

## ညီပုလေး၏ခဆာင်းပါးရေးဟန်လေ့လာချက်

\* စန္ဒာလိုင်

### ဓာတ်မှုံးအကျဉ်း

ဤစာတမ်းသည် စာရေးဆရာညီပုလေး၏ ‘ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနိုင်ရောင် ရူမျှော်ခင်းများ’ စာအုပ်မှ စာရေးသူ၏ ရေးဟန်ကို ဆန်းစစ်ဖော်ထုတ်ထားသော စာတမ်း ဖြစ်ပါသည်။ ထိုသို့ ဆန်းစစ်လေ့လာရာတွင် ရေးဟန်ပညာ နည်းနာများကို အသုံးပြ၍ လေ့လာတင်ပြသွားပါမည်။ ထိုစာအုပ်တွင် တွေ့ရသော စကားသံဖွံ့ဖြိုးပတ်ဟန်၊ စကားသုံးနှုန်းဟန်၊ ဝါကျဖွံ့ဟန်၊ အလက်ဘုံးဟန်၊ အဆက်အစပ်ဟန်တို့ကို ရေးဟန်စိစစ်နှုပညာဖြင့် စိစစ်လေ့လာထားပါသည်။ ဤစာတမ်းပါလေ့လာချက်များမှ ပျက်မှုံးကိုခေါ် စာရေးဆရာတစ်ဦးဖြစ်သော ညီပုလေး၏ရေးဟန်ကို တွေ့နိုင်မည်ဖြစ်ပြီး ရေးဟန် လေ့လာလိုသူတို့အတွက် အထောက်အကူပြနိုင်မည် ဖြစ်ပါသည်။

**သေးသုံးမျက်စကားလုံး** - စကားသံဖွံ့ဖြိုးပတ်ဟန်၊ စကားသုံးနှုန်းဟန်၊ ဝါကျဖွံ့ဟန်၊ အလက်ဘုံးဟန်၊ အဆက်အစပ်ဟန်။

### နိဂုံး

ဤစာတမ်းသည် စာရေးဆရာညီပုလေး၏ ‘ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနိုင်ရောင် ရူမျှော်ခင်းများ’ စာအုပ်ပါ ခရီးသွားမှတ်တမ်းသဘောသက်ဝင်သော ဆောင်းပါး(၅)ပုံံကို အမိကထား လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤစာအုပ်တွင် ‘အအေးလှိုင်းကို အဆွဲခိုင်ပွန်းဖွံ့သူများနှင့် နောက်ကျိုကျိုချပ်သင်းရော’၊ ‘ခုံဗုံးမြှုပ်နှံမှုံးခရီး’၊ ‘သာလွှေဝတိဆောင်းနဲ့ နွေးထွေးသောလက်ဖေါ်းများ’၊ ‘ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနိုင်ရောင်မိုင်တိုင်များ’၊ ‘ဆွဲမျိုးများနှင့် ကမ္မားနေ့ရက်များ’ စသော ဆောင်းပါးများကို တွေ့ရပါသည်။ စာရေးသူတို့အဖွဲ့၊ စာရေးသူနှင့်မိသားစုများ သွားရောက်ခဲ့သော ခရီးများကို မှတ်တမ်းတင်ရှင်း ဆောင်းပါးဟန် ရေးဖွံ့ထားခြင်း ဖြစ်သည်။ ယင်းဆောင်းပါးများမှ ညီပုလေး၏ရေးဟန်ကို ကဏ္ဍာများ ပိုင်းခြားလေ့လာတင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် ညီပုလေး၏ စကားသုံးနှုန်းဟန်၊ ကိုယ်ပိုင်ဟန်ကို ပိုမိုပေါ်လွင်စေလိုသဖြင့် ညီပုလေး၏ ‘ဝါဌားတိပေါင်းချပ်’နှင့် ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချို့မြှုမြှုပျားရည်စက်’ စာအုပ်များမှ သာဓကများကိုလည်း ထည့်သွင်းတင်ပြထားပါသည်။

\* ဒေါက်တာ၊ တွဲဖက်ပါမောက္ဍ၊ မြန်မာစာဌာန၊ ဘားအံတက္ကသိုလ်

## ၁။ ညီပုံလေး၏ အထွေထွေအကျဉ်း

စာရေးဆရာညီပုံလေးကို အဖ လူထုတီးလှ၊ အမိ လူထုဒေါ်အမာတို့မှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ အကိုနေ့တွင် မန္တလေးမြို့၊ ၈၃၇x၂၃ လမ်းကြား၊ လက်ဆည်ကန်ရပ်တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဇြမ်းချမ်း (ခေါ်) ဘို့ညီ၍ ဖြစ်သည်။ မွေးချင်း (၅)ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ ငယ်စဉ်က မန္တလေးမြို့ စိန်ပိတာကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အထက်တန်းပညာ သင်ယူပြီးနောက် မန္တလေးဝိဇ္ဇာသိပ္ပါတာကဗျားတွင် သို့လိုက် တက်ရောက်ကာ ဘူမိဖေဒသာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

၁၉၅၅ခုနှစ် စွန်လတွင် ဒေါ်ခင်အွေ့ဦး ထုတ်ဝေသော စံပယ်ဖြူမဂ္ဂဇင်း၌ ‘လျက်ဆားတစ်တို့’ ဟူသော ဝတ္ထုတိဖြင့် စာပေနယ်သို့ ဝင်ရောက်လာသည်။ မဂ္ဂဇင်း ဝတ္ထုရှည်များလည်း ရေးသားခဲ့သည်။ ဆရာညီပုံလေးရေးသားခဲ့သော လုံးချင်းစာအုပ် အချို့မှာ ‘သူ့ထက်က ရွှေပြည့်စိုး ညီပုံလေးဝတ္ထုတိများ’၊ ‘ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုံလေးဝတ္ထုတိများ’၊ ‘လမင်းရဲ့ ချိုသာတဲ့လက်ချပ်သံ’၊ ‘လူအအိပ်မက် ဝတ္ထုတိများ’၊ ‘လီဒီဟူးကောင်းမင်္ဂလာစုတ်စုများ’၊ ‘မြေးသူကြီး’၊ ‘ထက်မြေက်တဲ့ဓားသွား ပေါ်က ချိုမြမ် ပျားရည်စက်’၊ ‘ကြည်ပြာရောင်၊ လီမွှေ့ရောင်၊ မဟော်ဂနိုရောင် ရူမျော်ခင်းများ’ အစရှိသည်တို့ ဖြစ်ကြသည်။

ယခုအခါ နေ့း ဒေါ်တင်တင်ဝင်းနှင့် သားသမီး (၃)ဦး ထွန်းကားလျက် ရှိသည်။

## ၂။ ရေးဟန်ဟူသည်

ရေးဟန်နှင့် ပတ်သက်၍ ပညာရှင်အသီးသီးက ယူဆချက်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။

ဟန်နှင့်ပတ်သက်၍ မြန်မာ-အက်လိပ်အဘိုးဘန်းတွင်-

“ဟန် / han / n-style; manner (as in ရေး-)”<sup>၁</sup>

ဟန်လည်းကောင်း၊ NTC's Dictionary of Literary terms တွင်-

“ရေးဟန်ဆိုသည်မှာ ဘတ်ဆောင်စရိတ်ဖော်ရာတွင် စာရေးသူ၏ ပြောဟန်ကို ဆိုလိုသည်။ ရေးဟန်တွင် စိတ်ကူး၊ အစီအစဉ်၊ စကားလုံးရွေးချယ်မှာ နိမ့်တ်ပုံ၊ ဝါကျဖွဲ့ပုံ၊ နံရီ၊ ထပ်တလဲလ

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၂၀၁၁၊ ၅၃၂။

ရေးခြင်း၊ အဆက်အစပ်၊ အသံအလေးအဖော့၊ အလေးထား  
တင်ပြနှုံ၊ စည်းရုံးမှနှင့် လေသံတို့ ပါဝင်သည်။”<sup>၁</sup>

ဟူ၍လည်းကောင်း၊ ဆရာတက်တိုးက-

“ဟန်မှာ စင်စစ်အားဖြင့် အမူအရာကို ဆိုလိုသည်။ ရေးဟန်သည်  
ဟန်လုပ်သော ရေးသားမှ မဟုတ်။ စာရေးရာတွင် သူ၏ နိုင်  
အမူအရာပင် ဖြစ်၏”<sup>၂</sup>

ဟူ၍လည်းကောင်း၊ ဒဂုံးတာရာက-

“ဟန်ဟူသော စာပေဟန်ဆိုသည်မှာ စာပေအရေးအသားတွင်  
စာရေးဆရာတစ်ယောက်၏ ရေးသားပုံအမူအရာများကို စာပေဟန်ဟု  
ခေါ်ကြပေသည်။ စာပေဟန်သည် စာရေးဆရာ၏ ပုဂ္ဂလိက  
အမူအရာ ဖြစ်သည်”<sup>၃</sup>

ဟူ၍ လည်းကောင်း၊ မောင်ခင်မင်(နန္ဒမြို့)က-

“အတွေးနှင့် အရေးအဖွဲ့ပုံသဏ္ဌာန်တို့သည် တစ်ခုနှင့်တစ်ခု  
ခွဲမရအောင် တစ်သားတည်း ပေါင်းဖွဲ့နေသည်။ အတွေးတစ်ခုကို  
အရေးသဏ္ဌာန် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲပြီး ရေးဖွဲ့၍မရ၍  
အရေးအဖွဲ့ပြောင်းလိုက်သည်နှင့် မူလအတွေးသည် ပျက်ယွင်း  
သွားမြှု ဖြစ်သည်။ ဉှုံးသို့ အတွေးနှင့် အရေးပုံသဏ္ဌာန်တို့သည်  
ပြောင်းလဲ၍မရအောင် တစ်သားတည်း ပေါင်းဖွဲ့နေခြင်းသည်ပင်  
ဟန်၏ သွင့်ပြင်လက္ခဏာဖြစ်သည်ဟု ဆိုပါသည်။”<sup>၄</sup>

ဟူ၍လည်းကောင်း ရှင်းလင်းဖော်ပြဆိုထားသည်။

စာရေးသူတစ်ဦး၏ ဟန်နှင့်ပတ်သက်၍ သူရိယကန္တိက-

<sup>၁</sup> Morner & Raush, 1998, 214.

<sup>၂</sup> တက်တိုး၊ ၁၉၆၇၊ ၁၄၂။

<sup>၃</sup> တာရာ၊ ဒဂုံး၊ ၁၉၅၁၊ ၁၉၆၇၊ ၇၅။

<sup>၄</sup> ခင်မင်၊ မောင်(နန္ဒမြို့)၊ ၁၉၉၅၊ ၉၈။

“မိမိတို့ရေးလိုသော အကြောင်းအရာတို့ကို မိမိတို့၏စိတ်ကူးဉာဏ် ထက်သန်သည့်အလျောက် ရေးသားကြသဖို့ အလိုလို ဟန်(စတိုင်) ပေါ်လာရခြင်း ဖြစ်သည်။”<sup>၁</sup>

ဟူ၍ ရှင်းလင်းပြဆိုထားသည်။ ထိုသို့ ဟန်နှင့်ပတ်သက်၍ ပညာရှင်အသီးသီးက ဖွင့်ဆိုခဲ့ကြပေသည်။

ယင်းတို့အနက်မှ စကားသံဖွဲ့စပ်ဟန်၊ စကားသုံးနှုန်းဟန်၊ ဝါကျဖွဲ့ဟန်၊ အလက်ာသုံးဟန်၊ အဆက်အစပ်ဟန်တို့ကို လေ့လာရပေသည်။ ရေးဟန်ပညာသည် ဘာသာစကား အသုံးကွဲပြားပုံကို လေ့လာသော ပညာရပ်ဖြစ်၍ ညီပူလေး၏စာများမှ ဘာသာစကားအသုံးပြုပုံကို ဆန်းစစ်တင်ပြထားပါသည်။

## ၃။ ညီပူလေး၏ဆောင်းပါးများ

ညီပူလေး၏ ဆောင်းပါး(၅)ပုဒ်သည် ခရီးသွားမှတ်တမ်းစာပေ ဖြစ်သည့် အတိုင်း ခရီးသွားသည့်အချိန်ကာလကို ဖော်ပြခြင်း၊ ခရီးသွားရသည့်အကြောင်းရင်းကို ဖော်ပြခြင်း၊ ခရီးစဉ်ကို ပေါ်လွင်စွာ ရေးသားဖော်ပြခြင်း၊ ခရီးတစ်လျောက် အတွေ့ အကြံကို တိတိကျကျ မှတ်တမ်းတင်ခြင်း၊ ခရီးမှတ်တမ်း၏ စာတ်ပုံများ၊ ဒေသနှင့် ဗဟိုသုတေသနမှုများ ပူးတွဲဖော်ပြခြင်း ဟူသော ဝိသေသလက္ခဏာများနှင့် ပြည့်စုံပါသည်။

‘အအေးလှိုင်းကို အဆွဲခင်ပွန်းဖွဲ့သူများနဲ့ နောက်ကျကျ ချပ်သင်းရေ’ ဆောင်းပါးမှာ စာရေးသူ၊ သိပ္ပါးမှုးတင်၊ ကဗျာဆရာပိုင်စီးဝေတို့ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့တွင် ချပ်သင်းနဲ့ကိုးတောင်ဘုံးမှာ ကျင်းပမည့် အမေနေ့၊ အထိမ်းအမှတ် စာပေဟောပြောပွဲသို့ သွားရောက်သည့်ခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

‘ဒုဋ္ဌဝတီမြစ်ဆန် နွေ့ဦးခရီး’ ဆောင်းပါးမှာ စာရေးသူနှင့် ဘို့ဘို့လန်းစင်၊ ဒေါက်တာမြှုမြောနှင့် သူ့ခင်ပွန်းတို့ ဘော်ကြိုဘုရားပွဲသို့ သွားရောက်သည့်ခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

‘သလ္ဗာဝတီဆောင်းနဲ့ နွေးထွေးတဲ့ လက်ဖဝါးများ’ ဆောင်းပါးမှာ မုံရွာမြို့၊ ဓါတေသန်းပြည့်ဘုရားကြီး ပိဋ္ဌကတ်စာကြည့်တို့က် (၅)နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲသို့ သွားရောက်သည့် ခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

<sup>၁</sup> သူရိယကန္တာ ၁၉၆၇၊ ၄၈။

‘ကြည်ပြာရောင်၊ လိမ္မာ့ရောင်၊ မဟောကနီရောင် မိုင်တိုင်များ’ ဆောင်းပါးမှာ စာရေးသူနှင့်နေ့း၊ မိချမ်းပေး၊ ကိုဆူးငှက်၊ ကာတွန်းတွတ်တွတ်၊ မော်မင်းသန်း၊ ညီစေမင်း၊ ကုမ္မာ့အောက်မှု သတင်းထောက် သန်းနိုင်း၊ ကျော်ရင်မြင့်တို့အဖွဲ့၊ စလင်းဖြူသို့ သွားရောက်ကထိန်ခင်းသည့် ခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

‘ဆွဲမျိုးများနဲ့ ကမ္မာဇာနေရက်များ’ ဆောင်းပါးမှာ စာရေးသူနှင့် နေ့း၊ သမီးကြီး လင်းလင်းမွန်း၊ သမီးကယ် ရွှေပြည်းစိုး၊ သား အောင်ဘာလေတို့ မိသားစု တောင်ကြီးကို အလည်သွားသည့် ခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

### ၃၁။ စကားသံ့ဖို့ခပ်ဟန်

စကားပြောရာ၊ စာရေးရာတွင် စကားသံ့များကို အမျိုးမျိုးတွဲစပ်ပြီး ပြောဆိုရေးသားရလေသည်။ စကားသံ့အတွဲအစပ်နှင့် ပတ်သက်၍ ရေးဟန်ပညာနိဒါန်းတွင်-

“ဤသို့ အဆင်သင့်တွဲစပ်ပြီးသား စကားလုံးမျိုးထက် ပြောဆိုရေးသားသည့် အခြေအနေကိုလိုက်၍ တွဲစပ်သုံးနှုန်းသော စကားလုံးမျိုးကို ရေးဟန်ပညာက ပိုစိတ်ဝင်စားသည်”

ဟု ဆိုထားပေသည်။

ညီပုလေး၏ စာများတွင် စကားသံ့အတွဲအစပ်များကို အများအပြား တွေ့ရလေသည်။ စာရေးသူတို့အဖွဲ့သည် သီပေါ်ဘော်ကြိုဗျားပွဲကို မြင်းနဲ့သွားရန် စီစဉ်ရာ သွားမည့်ခရီးနှင့်ပတ်သက်၍ စာရေးသူ စိတ်လှပ်ရှားနေပုံကို-

“cယ်cယ်တုန်းက ခရီးသွားစရာရှိရင် ညုတိုင်း အိပ်မပျော်ဘူး၊ နောက်နေ့မန်က် သွားရမယ့်ခရီးအတွက် စိတ်စောနေမိတယ်။ ချောချောမောမော ရောက်ပါ့မလား၊ ဘယ်လိုခရီးမျိုး ဖြစ်မှာပါလိမ့်၊ လမ်းမှာ ဘာတွေတွေရာမှာပါလိမ့်၊ အိမ်က ဘယ်နှုနာရီတွက်ကြပြီး ဟိုကို ဘယ်တော့မှ ရောက်မှာပါလိမ့်၊ လိမ့်တွေတစ်လိမ့်ပြီးတစ်လိမ့် ဆက်နေရင်း ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်နဲ့နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ ခဏခဏနိုးနေမိတယ်”

(ဒုဋ္ဌဝတီမြတ်ဆန်းနှုန်းခရီး)

<sup>၁</sup> ခင်မင်း၊ မောင်(စနေဖြူ)၊ ၂၀၁၁၊ ၄၁။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၃၉။

ဟူ၍ ရေးသားဖော်ပြထားရာ ‘လိမ့်’ နှင့် ‘လိမ့်’ ဟူသော အသံတူများ ထပ်ကာဆင့်ကာ ဖွဲ့ထားသဖြင့် စာရေးသူ၏ ခံစားမှုကို ထိအသံများက ဖော်ညွှန်းနေသည်။ စာရေးသူ၏ အခြေအနေကို မြင်တွေ့နေရသည့် ခံစားမှုမျိုးကို ပေးနိုင်ပေသည်။ ‘လိမ့်’ ဟူသော ကြိယာနှင့် ‘လိမ့်’ ဟူသော ကြိယာဝိဘတ်အသံတူများကို ဆင့်ကာဆင့်ကာ ဖွဲ့ထားသည့် အတွက် စာဟန်ထူးခြားလာကာ စာဖတ်သူကို သတိပြုမိအောင် ဆွဲဆောင်နိုင်ခြင်း၊ အကြိမ်ကြိမ်ဖော်ပြထားသဖြင့် အလေးပေးလိုသည့် သဘောကို ပေါ်လွှင်ခြင်း၊ ပို၍ အားကောင်းလာခြင်း ဟူသော ရေးဟန်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိလေသည်။

ထို့ပြင် စာရေးသူတို့အဖွဲ့သည် မုဒ္ဓာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ပိဋကတ် စာကြည့်တိုက် (၅)နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြားဖွဲ့သို့ သွားရောက်ရန် အတွက် စာရေးသူက ကဗျာဆရာ ပိုင်စိုးဝေအား သွားရောက်ခေါ်ယူရာ ကဗျာဆရာက မလိုက်လိုကြောင်း ငြင်းသဖြင့် ထပ်ခါထပ်ခါ ခေါ်ခဲ့ရကြောင်းကို-

“ကဗျာဆရာက မျက်မှောင်ကုတ်ပြီး တွင်တွင်ငြင်းနေလို့  
တွင်တွင်ခေါ်ခဲ့ရတယ်”

(သလွှာဝတီဆောင်းနဲ့ နွေးထွေးတဲ့ လက်ဖဝါးများ)

ဟူ၍ ‘တွင်တွင်’ အသုံးကို ထပ်ခါထပ်ခါသုံး၍ နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည်။

စာရေးသူတို့အဖွဲ့သည် တောင်ကြီးမြို့မှ မွေတော်ကတ္တာဗျာရားသို့ ခရီးဆက်ခဲ့ရာ တောင်ကြီးမြို့ပြင်သို့ အရောက် ကတ္တာရာလမ်း၏ အခြေအနေကို-

“လမ်းကတော့ ဖြောင့်တာနှည်းနည်း၊ ကွေ့ကွေ့ကွေးကွေး  
တွေက များတယ်”<sup>j</sup> (ဆွဲမျိုးများနဲ့ ကမ္မားခေါ်ရက်များ)

ဟူ၍ အသံတူစကားလုံးများကို ထပ်ဆင့်၍ သုံးထားသဖြင့် ပြောသူ၏ ခံစားမှု ထင်ဟပ်သကဲ့သို့ အကြိမ်ကြိမ်ထပ်သုံးထားခြင်းဖြင့် အလေးအနက်ပြုလိုသည့် သဘောလည်း ပါဝင်ပါသည်။ ‘ကွေ့’ ‘ကွေး’ ဟူသော အနက်သဘောတူသော စကားလုံးကို ဆင့်ကာ ထပ်၍ သုံးထားလေသည်။ ဗျွဲ့ဗျွဲ့တူ သရက္ခာ့ အတွဲအစပ်ပင် ဖြစ်သည်။

အာမေနိုတ်နှင့် ပတ်သက်၍ ရေးဟန်ပညာနိုဒ်တွင်-

<sup>o</sup> ညီပူလေး၊ ၂၀၀၆၊ ၈၃။

<sup>j</sup> ညီပူလေး၊ ၂၀၀၆၊ ၁၈၀။

“ထိတ်လန်ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်း စသည့် အကြောင်း  
တစ်ခုခုကြောင့် စိတ်လူပ်ရှားပြီး နှုတ်က ရှတ်တရက် ထွက်ပေါ်  
လာသော အသံကို အာမေးဌားပြီး စိတ်လူပ်ရှားမှုကို  
ဖွင့်ထုတ်ပိုက်သည့် စကားသံ ဖြစ်သည့်အတွက် အာနိသင်  
ထက်မြေက်ပါသည်။ စကားပြောရာ၊ စာရေးရာတွင် အာမေးဌား  
ပါလာပါက အသံ၏အာနိသင်ကြောင့် အသက်ဝင်သောသဘော  
ရှုပါသည်။”

ဟူ၍ ရှင်းလင်းဖော်ပြထားရာ ထိုသဘောကို-

ချပ်သင်းမြို့ရှိ ‘မျိုးဆက်သစ် စာကြည့်တိုက်’ အတွင်း၌ စာဖတ်သူများ  
ရှိနေသည့် မြင်ကွင်းကို စာရေးသူက-

“အလို ... သက်တုံတစ်စင်းလည်း လင်းလက်လို့”<sup>၁</sup>

(အအေးရှိုင်းကိုအဆွဲခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုချပ်သင်းရေ)

ဟူသော ဝမ်းသာခြင်း၊ အံ့သြခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ‘အလို’ ဟူသော  
အာမေးဌားပြီး သုံးကာ စာဟန်ကို ပေါ့ပါးသွက်လက်စေသည်။

တံတားဦးလေယာဉ်ကွင်းမှ အင်းဝမြှုံးသို့အဝင်လမ်း ပျက်စီးနေပုံကို စာရေးသူက-

“ဒီနှစ်မြစ်ရောက နှစ်ကြိမ်တိုးလိုက်မှာ ညီညာဖြောင့်ဖြူးခဲ့တဲ့  
ဒီလမ်းကလေးလည်း ဟိုက်ရော့ နှစ်ထပ်ကြော့တဲ့ ပဒ်ကော့  
ဖြစ်သွားရှာတာပါပဲ”<sup>၂</sup>

(ကြည်ပြာရောင်၊ လိမ္မာ့ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍ ‘ဟိုက်ရော့’ ဟူသော အာမေးဌားပြီးဖြင့် နှစ်သက်ဖွယ် ရေးသားထားသည်။

စာရေးသူတို့အဖွဲ့သည် မန္တလေးမှ စလင်းမြို့သို့အသွား ချောက်ဖြူးသို့  
အရောက်တွင် စားသောက်ဆိုင်တစ်ခု၌ ဟာနေသော ဝမ်းလိုက်များကို ဖြည့်နေကြစဉ်  
ဈေးဝယ်မှ ပြန်လာသော ဆိုင်ရှင်က စည်ကားနေသော မြိမ်ဈေးဆိုင်ကို မြင်လိုက်ရ  
သောအခါ ရော့တ်ပုံကို စာရေးသူက-

<sup>၁</sup> ခင်မင်၊ မောင်(ဓနဖြူး)၊ ၂၀၀၁၊ ၆၁။

<sup>၂</sup> ညီပုံလေး၊ ၂၀၀၆၊ ၁၇။

<sup>၃</sup> ညီပုံလေး၊ ၂၀၀၆၊ ၁၀၉။

“ဟာ...တယ်များပါလား ဆိုတဲ့ စကားဆိုရင်း ပြီးသွားတဲ့  
မျက်နှာကို မြင်လိုက်ရတယ်”

(ကြည်ပြေရောင်၊လိမ္မာ်ရောင်၊ ဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍ အသံပါ ကြားယောင်လာအောင်၊ အမူအရာပါ မြင်တွေ့လာအောင် ရေးဖွဲ့  
ထားလေသည်။ ‘အလို ...’၊ ‘ဟိုက်ရွှေ ...’၊ ‘ဟာ ...’ ဟူသော အာမေးနှုတ်  
အသုံးများသည် စိတ်လှပ်ရှားမှုကို ဖွင့်ထုတ်လိုက်သည့် စကားသံဖြစ်သည့်အတွက်  
အသက်ဝင်၍ စာဟန်ကို သွေက်လက်စေပါသည်။

### ၃၁၂။ စကားသုံးနှုန်းဟန်

စကားသုံးနှုန်းဟန်နှင့် ပတ်သက်၍ ရေးဟန်ပညာနိဒါန်းတွင်-

“အကြောင်းအရာတစ်ခုကို ဖော်ညွှန်းနိုင်သော စကားလုံးများ  
ထဲက အလိုက်ဖက်ဆုံး၊ အဆီလျာ့ဆုံးအဖြစ် ရွေးချယ်သုံးနှုန်း  
ထားသော စကားအသုံးအနှုန်းများကို ရေးဟန်ဟု ဆိုလိုကြောင်း”<sup>၁</sup>

ဟူ၍ ဖွင့်ဆိုထားပါသည်။

ညီပုလေး၏ ဆောင်းပါးများကို လေ့လာရာတွင် စာရေးသူ၏ ဆန်းသစ်သော  
စကားသုံးနှုန်းဟန်ကို များစွာတွေ့ရလေသည်။

တောင်ကြီးမြို့၊ စည်ကားတိုးတက်နေခြင်းကို-

“တောင်ကြီးမြို့ကတော့ ထိတ်လန့်တကြား ကြီးထွားနေတယ်။  
ဒီမြို့ကိုမရောက်တာ ဆယ်စုနှစ်နှစ်လောက်အတွင်းမှာ ဘာဆေးတွေ  
စားပြီး ဒီလောက်ကြီးထွားနေပါလိမ့်”<sup>၂</sup>

(ဆွဲမျိုးများနဲ့ ကမ္မားနေရက်များ)

ဟူ၍လည်းကောင်း၊

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၂၂။

<sup>၂</sup> ခင်မင်၊ မောင်၊ (နေဖြူဗျာ)၊ ၂၀၁၁၊ ၉။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၆။

“နိဂုံက ရင်နှီးခဲ့ပေမယ့် တစ်ညွေးတစ်မွေး ဖြစ်နေတဲ့ တောင်ကြီးမြို့ကို  
မကျမ်းဝင်တော့ ဘယ်နားဆီ ရှာရမယ် မသိဘူး”<sup>၁</sup>

(ဆွဲမျိုးများနဲ့ ကမ္မာနေ့ရက်များ)

ဟူ၍ လည်းကောင်း၊ အောင်ပန်းနဲ့ ပင်းတယကားလမ်း ဘယ်ညာတွင် တွေ့ရသည့်  
ရှုခင်းများကို-

“ပြီးတော့ ဟိုးအဝေးမှာတော့ တောင်စဉ်တောင်တန်းတွေကလည်း  
အထိန်းအကွပ်မရှိ လုနေကြတယ်”<sup>၂</sup>

(ဆွဲမျိုးများနဲ့ ကမ္မာနေ့ရက်များ)

ဟူ၍ အဆမတန် စည်ကားနေခြင်းကို ‘ထိတ်လန့်တကြား ကြီးထွား’ စည်ကားတိုးတက်  
နေခြင်းကို ‘ဘာဆေးတွေစားပြီး ဒီလောက်ကြီးထွားနေပါလိမ့်’၊ ‘တသွေးတမွေးဖြစ်’  
‘အထိန်းအကွပ်မရှိ’ ဟူသော ဖြစ်ရပ်အခြေအနေပြ ဆန်းသစ်သော အသုံးများသုံးကာ  
ရေးဟန်ကို နှစ်သက်ဖွယ် ဖြစ်စေသည်။

တောင်ကြီးမြို့၊ ရာသီဥတု၏ အေးမြှုံးကို စာရေးသူက-

“ကျွန်ုတ်တို့ရောက်တဲ့ ၁၉ ဧပြီ ၂၀၀၅ ညနေမှာတော့  
တောင်ကြီးမှာ မိုးတွေစွာတယ်။ တောင်ကြီးမှာ နွေ့ညတု ရှာမတွေ့  
ခဲ့ဘူး။ ကဗျာဆရာတွေကတော့ နွေ့ညတု မိုးခေါင်နေတယ် လို့  
ဆိုလေမလား။ နွေ့ရာသီဟာ တောင်ကြီးပရီးမီးယားလိုက်မှာ  
တန်းဆင်းခံကို ဆင်းသွားပြီလို့ စာဖွဲ့ကြလေမှာလား”<sup>၃</sup>

(ဆွဲမျိုးများနဲ့ ကမ္မာနေ့ရက်များ)

ဟူ၍ နွေ့ရာသီ၏ သရပ်ဖြစ်သော မူပြင်းမှုသည် တောင်ကြီးမြို့တွင် ကင်းမဲ့နေသော  
အကြောင်းကို ဖော်ပြရာတွင် နွေ့ရာသီနှင့် မိုးခေါင်ခြင်းကို တွဲစပ်ကာ ‘နွေ့ညတုမိုးခေါင်’  
ဟူ၍ သုံးစွဲရေးသားပုံ၊ နွေ့ရာသီသည် တောင်ကြီးမြို့တွင် မရှိခြင်းကို ကမ္မာကျော်  
ဘောလုံးပွဲဖြစ်သော အက်လန် ပရီးမီးယားလိုက်ပြီးပွဲတွင် ပြီးပွဲဝင်များသည် ပြီးပွဲမှ  
နှစ်ထွက်သွားရပုံနှင့် ထင်ဟပ်ကာ ရေးဖွဲ့ထားသည့် စာရေးသူ၏ စကားအသုံးနှုန်း  
ဆန်းသစ်မှုပင် ဖြစ်သည်။

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၆၂။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၂၂၈။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၇၇။

ထို့ပြင် ရှေးက တစ်နေရာနှင့် တစ်နေရာကို ဆက်သွယ်သွားလာရာတွင် လှည်း၊ လျှော်ဗို့ကို အသုံးပြု၍ သွားလာခဲ့သော်လည်း ယခုအခါတွင် ထော်လာရှိများ အသုံးများလာပုံ၊ ကလ္လာ၍ရားမွဲ၌ လှည်းစိုင်းကြီးများနေရာတွင် ထော်လာရှိများ အစားထိုးဝင်ရောက်လာခြင်းကို—

“ယဉ်ကျေးမှုတွေကတော့ လျင်လျင်မြန်မြန် စီးဆင်းနေတယ်။  
ကလ္လာ၍ရား ဝန်းကျင်ရာမှ ပအိုင်ပို့ဖြူလေးတွေ ရွှေရောင်ဆံပင်  
ဆိုးသူ ဆိုးကုန်ကြပြီ၊ ထော်လာရှိယဉ်ကျေးမှု ကလည်း လျင်လျင်  
မြန်မြန် ထွန်းကားကြတယ်”<sup>၁</sup>

(ဆွဲမျိုးများနဲ့ ကမ္မာဇ္ဈာန်ရက်များ)

ဟူ၍လည်းကောင်း၊

ကလေးလူငယ်များ သရေစာအဖြစ် စားသုံးကြသည့် Chewing-gum ခေါ်  
ပိုကောက် စာရေးသူက—

“သူတို့လျော်စာများ အချို့ရည်ဘူးမျိုးစုံ၊ အချဉ်ပေါင်းမျိုးစုံ၊  
သောက်ရေသနနဲ့၊ နေကြာစွေး၊ ပိုကေလို့ခေါ်တဲ့ ဥရောပကပ်စေးနဲ့  
ကလေးလူကြီးမရွေး ကြိုက်တတ်တဲ့ စားစရာသောက်စရာတွေ  
ပါလာကြတယ်”<sup>၂</sup>

(ဆွဲမျိုးများနဲ့ ကမ္မာဇ္ဈာန်ရက်များ)

ဟူ၍ သုံးနှုန်းထားသည်။

စာရေးသူတို့အဖွဲ့၊ စလင်းမြို့တွင် ကထိန်ခင်းရန် သွားရောက်သည့် ခရီးလမ်းတွင်  
မြင်တွေ့ရသည့် မြင်ကွင်းကို—

“ကတ္တရာလမ်းမည်းပေါ်မှာ လမ်းနဘေးက ပေါက်နေတဲ့  
သစ်ပင်တွေရဲ့ ပင်စည်အရိပ်အချောင်းချောင်းတွေ ကြည့်ရတာ  
ကုန်ပစ္စည်းတန်ဖိုး ရေထားတဲ့ ကွန်ပူးဘာဘားကုဒ် တွေကို  
ကြည့်နေရသလိုပဲ၊ အစင်းစင်း အချောင်းချောင်းတွေ ရိုပ်ခနဲ့  
ရိုပ်ခနဲ့ ကျွန်းရစ်တယ်”<sup>၃</sup>

(ကြည်ပြာရောင်၊ လီမွှေ့ရောင်၊ မဟောဂနီရောင်မိုင်တိုင်များ)

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၈၆။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၂၁၃။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၁၂။

ဟူ၍ လည်းကောင်း၊

မြင်းခြီးမှ ပုဂံသို့အသွား ဆင်တဲ့ဝချောင်းပေါ်တွင် တည်ဆောက်ထားသော ဆင်တဲ့ဝတံတားနှင့် ပတ်သက်၍ စာရေးသူက-

“တချို့တံတားတွေကတော့ လူလမ်းလျှောက်ဖို့ ကျွန်းမောင်းဖို့  
စက်ဘီးသွားလမ်း တည်ဆောက်တတ်ပေမယ့် ဒီတံတားမှာတော့  
စက်ဘီးရော၊ ကားရော၊ မီးရထားရော တံတားတစ်စင်းထဲမှာစုပြီး  
အသုံးချရမှာ သရီးအင်ဝမ်း ဆင်တဲ့ဝတံတား ပေါ့”<sup>၁</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီးရောင်မိုင်တိုင်များ)

ဟူ၍လည်းကောင်း၊ ရေးဖော်ရေးဖက် စာရေးဆရာများသည် ဝါသနာကို နောက်တန်း  
ပို၍ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်ကို-

“အင်းဝရောက်တော့ အင်းဝက ကဗျာဆရာကြီးငယ်တွေကို သတိရ<sup>၂</sup>  
မိတယ်။ သူတို့လည်း နေတာတော့ ဒုဋ္ဌဝတီမြစ်ဘေးမှာနေပြီး  
အုအကိုအတွက် အလုပ်တွေ သိမ်းကျံးလုပ်နေကြဟန် တူတယ်။  
မန္တလေးဘက်ကို သိပ်မလာဖြစ်ကြဘူး”<sup>၃</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီးရောင်မိုင်တိုင်များ)

ဟူ၍ ‘ဝမ်းစာရေး’ ကို ‘အုအကို’ ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။ ဦးပုည၏  
‘ကာကဝလို့ယ်’ ဝဲတွေမှာ ‘အုကို’ ဟူသော အသုံးနှင့် ဆင်တူလေသည်။

ထို့ပြင် စာရေးသူတို့အဖွဲ့သည် ဘော်ကြိုဘုရားမွဲသို့ သွားရန်အတွက် စိတ်စေ  
နေမိပုံကို-

“အခုလည်း အသက်အတော်ရခါမှ ခရီးသူငယ်ပြန် နေပြန်ပြီ။  
အိပ်ရေးဝအောင် အိပ်ထားမှ ခရီးပန်းတဲ့ဒဏ်ကို ခံနိုင်မယ်  
ဆိုတာလည်း သိရှိသားနဲ့၊ မျက်လုံးကိုမိတ်ထားပေမယ့် အိပ်လို့  
မပျော်ဘူး၊ စိတ်က ခရီးဆန့်နေနှင့်ပြီ၊ မနက်ဖြန်ကို ပြန်ပြန်  
ရောက်ပါမှ”<sup>၄</sup> (ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍ ‘ခရီးသူငယ်ပြန်’ အသုံးကို နှစ်သက်ဖွယ် သုံးစွဲထားလေသည်။

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၁၇။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၁၁၇။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၃၉။

ထိုပြင် လမ်းပေါ်၌တွေ့ရသော ယာဉ်၏ အခြေအနေကို-

“ဟောဒီလမ်းကို သူတစ်ယောက်တည်း ပိုင်တဲ့ သဘောမျိုး၊  
လမ်းအလယ်ခေါင်က မောင်းနေရကာ လမ်းပေါ်မှာ ကျင်းမရှိ  
ချိုင့်မရှိပါနဲ့ ဘယ်ဘက်ဆွဲသွားလိုက် ညာဘက်ယွန်းယွန်း ဆွဲချု  
ပစ်လိုက်နဲ့၊ လမ်းလုံးပြည့် မောင့်သဘော ထော်လာရှိ လေ”<sup>၁</sup>

(ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍လည်းကောင်း၊

စာရေးသူတို့အဖွဲ့သည် ဘော်ကြိုဘုရားပွဲသို့ သွားရောက်ရန်အတွက် ခရီးထွက်  
ခဲ့ရာ မန္တေသား-ပြင်ဦးလွင် ကားလမ်းတလျောက်တွင် တွေ့ရသော နွေဦးခရီး

“ရွက်ဟောင်းတွေ ခြွဲလို့ ကြည့်လေရာမှာ ခြောက်သယောင်း  
နေတဲ့ တောင်ကုန်း တောင်တန်းတွေကို မြင်နေရတယ်။ စိမ်းမြှုပြုခဲ့တဲ့ တောင်တန်းတောင်စွယ်တွေပေါ်က သစ်ပင်ဝါးပင်လည်း  
ကြွေချိန်တိုင်တော့ ကြွေကြရတာလေ။ ဝစ်လစ်စလစ် တောင်ကုန်း  
လို့ ကဗျာဆရာတွေ ဖွဲ့ကြလေမလား။ ဗလာဝတ်တောင်ကုန်း လို့  
ရေးသီကြလေမလား မသိ”<sup>၂</sup> (ဒုဏ္ဍဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍ ဒဂုံးတာရာက လမ်းမကြီးကို ‘ဝတ်လစ်စလစ် လမ်းမကြီး’ ဟု သုံးနှုန်း  
သကဲ့သို့ပင် ညီပူဇော်ကလည်း တောင်ကုန်းကို ‘ဝတ်လစ်စလစ်တောင်ကုန်း’ ဟူ၍  
သုံးနှုန်းကာ ထိုဝတ်လစ်စလစ်ကိုပင် မြန်မာမှုပြုကာ ‘ဗလာဝတ်တောင်ကုန်း’ ဟု ရေးဖွဲ့  
ထားသည်ကို တွေ့ရသည်။

ထိုကြောင့် စာရေးဆရာညီပူဇော်သည် ပုံမှန်သုံးနေကြမဟုတ်သော စကားသံ၊  
ဝါဘာရှု၊ အနက်အဓိပ္ပာယ်ဆိုင်ရာ အသုံးများကို နှစ်သက်စဖွယ် ရေးသားသုံးစွဲ  
ထားကြောင်း တွေ့ရသည်။

အသုံးကွဲပြားပုံနှင့် ပတ်သက်၍ ရေးဟန်ပညာနိဒါန်းတွင်-

<sup>၁</sup> ညီပူဇော်၊ ၂၀၀၆၊ ၄၃။

<sup>၂</sup> ညီပူဇော်၊ ၂၀၀၆၊ ၄၄။

“အသုံးကွဲပြားပုံ ဆိုရာ၌ အကြောင်းအရာတစ်ခုတည်းကိုပင်  
ပြောပုံအမျိုးမျိုး၊ ရေးပုံအမျိုးမျိုး ကွဲပြားလွှဲရှိပုံကို ဆိုလိုခြင်း  
ဖြစ်ပါသည်။”<sup>၁</sup>

ဟူ၍ ဆိုထားပါသည်။

ညီပုလေးသည် နိုင်ငံတော်၏ အပ်ချုပ်မှုစနစ် အပြောင်းအလဲတွင် ၁၉၉၀ မှ ၁၉၉၉ ထိ  
(၉၂)နှစ်တိုင်တိုင် အထိန်းသိမ်းခဲ့ရသည်။ ထိုထိန်းသိမ်းခံကာလကို သရက်ထောင်တွင်  
ကုန်ဆုံးခဲ့ရလေသည်။ ထိုသရက်ထောင်နှင့် ပတ်သက်၍ စာရေးသူက သူ၏စာများတွင်-

“အီမဲလွမ်းစိတ်တွေ ကိုးနှစ်နီးနီး ရင်မှာပွဲ၊ ကျောနဲ့ပိုးခဲ့သူ  
ဟုတ်လား”<sup>၂</sup>

(အအေးလှိုင်းကိုအဆွဲခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချုပ်သင်းရော)

ဟူ၍လည်းကောင်း၊

“ကျွန်တော်နဲ့ သရက်ဖြို့မှာ ဘိုလပ်မြေမှန့် သေးသေးလေးလေးတွေ  
ရှုဖော်ရှုဖက် အစ်ကိုကြီး ကိုခင်မောင်ကြီး (ဘိုင်ကြီး) လာကြို  
နေတယ်”<sup>၃</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍လည်းကောင်း၊

“ကျွန်တော်၊ မှန်ညင်း၊ မှန်လာ၊ ပန်းကော်မြို့အခင်းတွေကို  
ရေလောင်းတုန်း ကိုကျော်လွှင် ကူညီပြီး လောင်းပေးခဲ့ဖူးသူပေါ့”<sup>၄</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍လည်းကောင်း၊

“သူတို့ညီအစ်ကိုကို ခင်မောင်ကြီး(ဘိုင်ကြီး)နဲ့ ကျွန်တော်က  
သရက်တက္ကသိုလ်မှာ ရေစက်ဆုံးကြတာလေ”<sup>၅</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

<sup>၁</sup> ခင်မင်၊ မောင်(စနဖြူ)၊ ၂၀၁၁၊ ၁၇။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၈။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၂။

<sup>၄</sup> ညီပုလေး၊ ၂၀၀၆၊ ၁၃၁-၁၄၀။

ဟူ၍လည်းကောင်း၊

“ခရီးဝေးကအပြန် အမေ့ကိုပါခေါ်ပြီး မိသားစုနဲ့အတူ ပုပ္ပါးကို  
ရောက်ခဲ့တယ်။ ၁၉၉၉ နှစ်ကုန်ခါနီးမှာပေါ့”<sup>၁</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနီရောင်မိုင်တိုင်များ)

ဟူ၍လည်းကောင်း၊

“ဇရာဝတီမြှစ်ရဲ့ အနောက်ဘက်ကမ်းမှာ သစ်သီးတစ်မျိုးရဲ့  
နာမည်နဲ့ ဖြောစ်မြို့ ရှိတယ်”<sup>၂</sup> (၀၉၉၅ပေါင်းချုပ်)

ဟူ၍လည်းကောင်း၊

“မြင်းခေါင်းတံဆိပ် ကပ်ထားတဲ့မြို့”<sup>၃</sup> (၀၉၉၅ပေါင်းချုပ်)

ဟူ၍လည်းကောင်း၊

“သရက်တော့”<sup>၄</sup> (၀၉၉၅ပေါင်းချုပ်)

ဟူ၍လည်းကောင်း သရက်ထောင်ကို အမျိုးမျိုး ခေါ်ဝေါ် သုံးနှစ်း ရေးသားထားသည်ကို  
တွေ့ရသည်။ စာရေးသူ၏ခံစားချက် အတွေ့အကြံများကို ထိုစကားသုံးနှစ်းဟန်မှ  
တွေ့မြင်နေရသည်။

စာရေးသူတိုင်းတွင် ကိုယ်ပိုင်ဟန် ရှိစမြေ ဖြစ်သည်။ ကိုယ်ပိုင်ဟန်နှင့်  
ပတ်သက်၍ ရေးဟန်ပညာနိဒါန်းတွင်-

“စာရေးရာတွင် စာရေးသူတစ်ဦးချင်းမှာ အခြားစာရေးဆရာ  
များနှင့် မတူသော ပင်ကိုလက္ခဏာများရှိစမြေ ဖြစ်ပါသည်။  
လက်ရေး လက်သားကစ၍ စကားသုံးပုံချင်း၊ ဝါကျဖွဲ့ပုံချင်း၊  
လက်ား နိမိတ်ပုံး၊ သက်တများ ဖန်တီးပုံချင်း စသည်ဖြင့်  
ကွဲပြားမှုများ ရှိပါသည်”<sup>၅</sup>

ဟူ၍ ဆိုထားလေသည်။

<sup>၁</sup> ညီပူလေး၊ ၂၀၀၆၊ ၁၅၆။

<sup>၂</sup> ညီပူလေး၊ ၂၀၁၅၊ ၁၅၂။

<sup>၃</sup> ညီပူလေး၊ ၂၀၁၅၊ ၁၈၇။

<sup>၄</sup> ညီပူလေး၊ ၂၀၁၅၊ ၂၄၀။

<sup>၅</sup> ခင်မင်၊ မောင်(နေဖြူ)၊ ၂၀၁၁၊ ၁၈။

ညီပူလေး၏ ကိုယ်ပိုင်ဟန်ကို ယခုလေ့လာသော ဆောင်းပါး (၅)ပုဒ်တွင် တွေ့ရှိရပါသည်။ ညီပူလေးသည် ပန်းချိပညာကိုလည်း နှဲစပ်ကျမ်းကျင်သည်ဖြစ်ရာ သူရေးသားသော ဆောင်းပါးများတွင် အရောင်နှင့်ပတ်သက်၍ အထူးတလည် သုံးနှစ်း ထားသည်ကို တွေ့ရသည်။ စာရေးသူသည် ချုပ်သင်းနဲ့ကိုးတောင်ဘုံတွင် ကျင်းပမည့် အမေန္ဒာ အထိမ်းအမှတ် စာပေဟောပြောပွဲသို့အသွား ရထားပေါ်မှ မြင်ရသော လမင်းကို-

“ရွှေဘိုက ရထားထွက်လာတော့ လပြည့်ကျော် ၁ရက်၊ လမင်းက ထန်းပင်ကြို့ ထန်းပင်ကြားကနေ နာဘားလော်ကယ်ကို ချောင်းကြည့်ရင်း လိုက်လာတယ်။ တိမ်မျှင်တန်းတွေ ကာဆီးနေတာမို့ လမင်းခမျာ မြင်ကွင်းမသာရှာတူး၊ ခရမ်းချဉ်သီး လိုင်လိုင်ပေါ်တဲ့ အချိန်အခါမို့ အနောက်ဘက်က သစ်ပင်တွေရဲ့ နောက်မှာ ကောင်းကင်ကြီးဟာ ခရမ်းချဉ်သီးပန်ထွေဖျော်ရောင် လွမ်းနေတယ်။”

(အအေးလိုင်းကိုအဆွဲခ်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချုပ်သင်းရေ)

ဟူ၍ ညော်အလှကို အရောင်ခြေယားပေသည်။ နေ့စဉ် လူမှုဘဝတွင် ပုံမှန်သုံးစွဲ နေသော ‘အသဲကွဲရောင်’၊ ‘ခွဲအိုရောင်’၊ ‘စတော်ဘယ်ရှိရောင်’ စသဖြင့် တင်စား သုံးနှစ်းနေကြသော်လည်း ညီပူလေးက ‘ခရမ်းချဉ်သီးပန်ထွေဖျော်ရောင်’ ဟု ဆန်းသစ်စွာ သုံးစွဲထားလေသည်။ ဒဂုံးတာရာ၏ ‘ဂိုဂင်နှီးရောင်’၊ ‘ငွေါးစစ်စနီအပြာ’ ဟု သုံးပုံမျိုးပင် ဖြစ်သည်။ သုံးအိမ်တန်းရွာအနီး သစ်သီးရောင်းချသောဆိုင်မှ သစ်သီးများ၏ အရောင် အသွေးနှင့် သဘာဝပတ်ဝန်းကျင်၏ အရောင်အသွေးကို စာရေးသူက-

“ဖရဲသီးတွေ၊ သခွားမွေးသီးတွေ ရှိသလို ပျားလိမ္မာ်လို့ ခေါ်တဲ့ အနိုရောင်ဘက်လုတဲ့ လိမ္မာ်သီးတွေ ရောင်းနေကြသေးတယ်။ အစိမ်းရောင်လွမ်းနေတဲ့ ဆီးသီးတွေက ပေါ်ဦးပေါ်ဖျား ထင်ပါရဲ့။ သစ်ပင်ရိပ် အုပ်ဆိုင်းဆိုင်းအောက်မှာ နှီးနှီး ဝါဝါ၊ စိမ်းစိမ်းနဲ့ လိမ္မာ်ရောင်သစ်သီးတွေက ပန်းချိစားကိုသုံးပြီး ဆီးဆေး ပန်းချိ ကားချုပ်တွေ ရေးချင်စရာပါ။ ကြွက်နားတောင်လို့ ခေါ်တဲ့ မြှုလိပ်တောင်က ခပ်မှိုင်းပျော်၊ အဝေးမှာ နောက်ခံနဲ့ သစ်ပင်တွေက ခပ်အုပ်အုပ်၊ တဲ့ကလေးက ခပ်ကုပ်ကုပ်၊ သစ်သီးတွေက စိမ်းကြပုံး၊ အနုအရင်တွေက အမျိုးမျိုး၊ အဝါတွေ လိမ္မာ်တွေ ကလည်း ဝါကြပုံ အထွေထွေ၊ တစ်ချို့က အစိမ်းဘက်ပါတဲ့

<sup>°</sup> ညီပူလေး ၂၀၀၆၊ ၉-၁၀။

အဝါ၊ တစ်ချို့သစ်သီးက အနီဘက်ယိမ်းတဲ့ အဝါ၊ တစ်ချို့က  
မှည့်ရှမ်းတဲ့အဝါ” (ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍ ပန်းချို့ဆေးဖော်သကဲ့သို့ အရောင်တွေသုံးကာ ရေးဖွဲ့ထားသည်။

စာရေးသူနှင့်အဖွဲ့သည် စလင်းမြို့ကထိန် သွားရောက်ခင်းပြီးနောက် ပုဂံသို့  
ဆက်ခဲ့ရာ ပုဂံ၏ ဆည်းဆာနေဝင်ချိန်အလှကို-

ဘုရားတွေ လိမ္မာ်ရောင်၊ မော်မင်းသန်းရဲ့ ဂစ်တာသံမှာလည်း  
လိမ္မာ်ရောင်၊ ကျွန်ုတ်တို့အသားအရောင်တွေလည်း လိမ္မာ်ရောင်၊  
လိမ္မာ်ရောင်ရားစောင်းတွေနဲ့ လိမ္မာ်ရောင် ပုဂံသန ပါလား”

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍ ပုဂံ၏ညနေခင်းအလှကို ခြယ်မှုန်းထားလေသည်။ထိုသို့ အရောင်နှင့်ပတ်သက်၍  
စာရေးသူက ထည့်သွင်းရေးဖွဲ့လေ့ရှိသည်ကို သူ့စာများမှ တွေ့ရလေသည်။

ထို့ပြင် ညီပုလေးသည် သူ၏စာများတွင် လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရှုံး  
ဆက်ဆံရေးကောင်းမွန်မှု၊ နွေးတွေးမှု၊ ဆက်ဆံရေးအားနည်းမှု၊ အေးစက်မှုကို ဖော်ပြ  
ရာတွင် လက်ဖဝါး၏ ခံစားမှုကို ထင်ဟပ်၍ ရေးဖွဲ့တတ်လေသည်။

စာရေးသူတို့အဖွဲ့သည် စလင်းမြို့သို့ ကထိန်သွားရောက်ခင်းရာ စလင်းမြို့သူ၊  
မြို့သားတို့၏ နွေးတွေးမှု၊ ဇည်ဝတ်ကျော်ဖွန်မှုတို့ကို ရရှိခဲ့လေသည်။ စာရေးသူတို့  
အဖွဲ့သည် အလှုပြီး၍ စလင်းမြို့မှ ထွက်ခွာရာ ကျွန်ုရှစ်သူတို့နှင့် ပတ်သက်၍ ခံစား  
ရမှုကို-

“ကိုလင်းတို့ ကိုခင်မောင်ကြီးတို့ကတော့ ကားအနားထိလာပြီး  
နှုတ်ဆက်ကြာတယ်။ အလို ... သူတို့ရဲ့ လက်ဖဝါးတွေ ပူနွေး လို့  
နေပါလား”<sup>၁</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟု လက်ဖဝါးတွင် နွေးတွေးမှုဖြင့် ဆက်ဆံရေးကောင်းမွန်မှုကို ပြသခဲ့သည်။

ညီပုလေး၏ ‘ထက်မြှက်တဲ့ ဓားသွားပေါ်က ချို့မြှမြှ ပျားရည်စက်’ ဝတ္ထုတွင်  
ဒေါက်တာသိန်းလိုင် တာဝန်ထမ်းရာ ခန္ဓိးဒေသသို့ တပ်ရင်းများအသစ် ရောက်လာရာ

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၄၂။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၁၅၂။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၇၉။

ဒေါက်တာသိန်းလိုင်၏ အရေးပါမှုကို မန္တစ်သက်သည့် ဒုပ္ပိလ်များငွေစန်း၏ ခံစားမှုကို  
ပေါ်လှင်အောင် စာရေးသူက-

“ဟုတ်ကဲ တွေ့ရတာ ဝမ်းသာပါတယ် ဆိုပြီး သူလက်ကမဲ့  
လိုက်လို့ လက်ဆွဲနှုတ်ဆက်တော့ ရုံးခန်းထဲ နွေးနွေးထွေးထွေး  
နေတဲ့ ပုဂ္ဂိုလ်ရဲ့ လက်က အေးစက်နေပြီး အပြင်ဘက်ကလာတဲ့  
ကျွန်ုတ် လက်ကနွေးနွေး ကိုတော့ သူခံစားမိသလား မသိ  
နိုင်ဘူး”<sup>၁</sup> (ဓားသွားထက်ပေါ်က ချိမြဲမြဲ ပျေားရည်စက်)

ဟူ၍လည်းကောင်း၊ ဒေါက်တာသိန်းလိုင်သည် မှုခင်းဆရာဝန်အနေဖြင့် တရားရုံးတွင်  
ဆေးတွေ့ရှိချက်ထွက်ဆိုရာ-

“တရားချင်ပြီးတော့ စက်ရှင်တရားသူကြီးက ကျွန်ုတ်တော်ကို ခဏ  
အစောင့်ခိုင်းပြီးတော့ အဝတ်အစားလဲပြီး လာနှုတ်ဆက်တယ်၊  
လက်ဆွဲနှုတ်ဆက်တယ်၊ ကျွန်ုတ် ထွက်ဆိုချက်မျိုး ရှားတယ်။  
သူနှစ်သက်ကြောင်း ပြောရင်း လက်ဆွဲနှုတ်ဆက်တယ်လေ။  
လက်ကို ခပ်တင်းတင်းကြီး သုစ်ထားပဲ ကြည့်ရတာကြောင့် စက်ရှင်  
တရားသူကြီး အတော်သဘောကျ ကျော်ပိတယ် ထင်ပါရဲ့”<sup>၂</sup>

(ဓားသွားထက်ပေါ်က ချိမြဲမြဲပျေားရည်စက်)

ဟူ၍လည်းကောင်း၊ ဒေါက်တာသိန်းလိုင်သည် ခန္ဓိးမြို့နယ် ပါတီယူနစ်  
ပိုလ်ကြီးထွန်းလင်းနှင့် ပတ်သက်သော ပြဿနာကို ဖြေရှင်းရန် ကြိုးစားပဲကို-<sup>၃</sup>

“ပညာဝန်ခများ အဆဲလေးငါးခွန်း ရေးချုပြီးတဲ့နောက် ကျွန်ုတ်တော်ကို  
ပြီးဖြေဖြေ လုပ်ပြရင်း ကျော်ပါတော့နော်လို့ ပြောတာနဲ့ သူကို  
ကျေးဇူးတင်လို့ လက်ဆွဲ နှုတ်ဆက်တဲ့အခါ သူလက်တွေက  
အေးစက် နေတယ်”<sup>၄</sup>

(ဓားသွားထက်ပေါ်က ချိမြဲမြဲပျေားရည်စက်)

ဟူ၍လည်းကောင်း၊ ဒေါက်တာသိန်းလိုင်သည် ခန္ဓိးမြို့မှ ဖြေးမြို့ဆေးရုံးသို့ ပြောင်းရွှေ့  
ရသည့်အတွက် ပို့ဆောင်နှုတ်ဆက်သူတို့နှင့် ပတ်သက်၍

ပထား

<sup>၁</sup> ညီပုလေး၊ ၂၀၁၇၊ ၃၀၀။

<sup>၂</sup> ညီပုလေး၊ ၂၀၁၇၊ ၄၅၉။

<sup>၃</sup> ညီပုလေး၊ ၂၀၁၇၊ ၄၇၂။

“သူတို့လက်ကမ်းတော့လည်း လက်ဆွဲ နှုတ်ဆက်လိုက်တာပဲ၊ တစ်ချို့  
လက်တွေက အေးစက်လို့၊ တစ်ချို့လက်တွေက နေးတေးတေး”<sup>၁</sup>

(ဘေးသွားထက်ပေါ်က ချို့မြှမြှပျားရည်စက်)

ဟူ၍ လက်ဆွဲနှုတ်ဆက်ရာတွင် လက်ဖဝါး၏အေးစက်မှုသည် ဆက်ဆံရေး အားနည်းခြင်း၊ လက်ဖဝါး၏နေးထွေးမှုသည် ဆက်ဆံရေးကောင်းမွန်ခြင်းဟု သက်တပြုကာ ရေးဖွဲ့လေ့ရှိကြောင်း တွေ့ရလေသည်။

စာရေးသွုံသည် ‘စိတ်ကူး’ ဟူသော စကားလုံးအသုံးအနှစ်းကို သူ၏စာများတွင် တွေ့ရလေသည်။ စာရေးသွုံနှင့်အဖွဲ့သည် ချပ်သင်းနှင့်ကိုတောင်ဘို့တွင် အမေန္ဒာ အထိမ်းအမှတ် စာပေဟာပြာပွဲသို့ သွားရောက်ရန်အတွက် ကဗျာဆရာ ပိုင်စိုးဝေ၏ လာရောက်စိတ်ခေါ်ချက်ကို-

“တကယ်တော့ နှစ်းတော်ရှေ့ကနေ မြို့ထဲကို စက်ဘီးနင်းလာရင်း ကဗျာဆရာက လမ်းတစ်လျှောက်မှာ ကျွန်တော်ကို စိတ်ကူးနဲ့ စကားတွေ ပြောခဲ့ပြီး ဖြစ်ပါလိမ့်။ ဒါကြောင့် ကျွန်တော်နဲ့ တွေ့ချိန်မှာ သူပြောချင်တာကို ပြောချလိုက်တာလေ”<sup>၂</sup>

(အအေးလှိုင်းကိုအဆွဲခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

ဟူ၍လည်းကောင်း၊ မန္တလေးမှ ချပ်သင်းသို့ ရထားဖြင့် ခရီးထွက်ခဲ့ရာ လမ်းခရီးတွင် တွေ့မြင်ရသော ရှုမျှော်ခင်းများနှင့် ပတ်သက်၍-

“ရထားထွက်ပြန်တော့ ရူမမြို့တဲ့ လယ်ကွင်းပြင်ကျယ်ကြီးငေးရင်း အိပ်တန်းပြန်ကြတဲ့ ကျိုးကန်းတွေကို စိတ်ကူးနဲ့ နှုတ်ဆက် နေမိတယ်။”<sup>၃</sup>

(အအေးလှိုင်းကိုအဆွဲခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

ဟူ၍ ရေးသားသုံးနှစ်းထားလေသည်။

ခရီးသွားဆောင်းပါးများတွင် အချိန်ပြုစကားလုံးများကြောင့် ကာလအခြားအနေများ ပိုမိုပြင်၍ မှတ်တမ်းပီသသော သဘောကို တွေ့ရသည်။ ညီပူလေးသည် အချိန်

<sup>၁</sup> ညီပူလေး၊ ၂၀၁၇၊ ၄၉၅။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၂။

<sup>၃</sup> ညီပူလေး၊ ၂၀၀၆၊ ၈။

နာရီနှင့် ပတ်သက်၍လည်း မတူညီအောင် ရေးသားထားသည်ကို တွေ့ရှုပါသည်။  
မနက်ခင်းအချိန်နှင့် ပတ်သက်၍-

“မနက်စောစော တစ်မနက်မှာပေါ့၊ ကျွန်တော်ပြောတဲ့ မနက်  
စောစောဆိုတာ ရှစ်နာရီကို တစ်မတ်သားလောက်ကျော်တဲ့ အချိန်ကို  
ဆိုလိုတာပါ။”<sup>၁</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

ဟူ၍လည်းကောင်း၊

“အခုလည်း မွန်းတိမ်းဖို့ နာရီတစ်မတ်ပဲ လိုတော့တယ်။ ဈေးဦး  
မပေါက်သေးလို့တဲ့”<sup>၂</sup>

(ဆွေမျိုးများနဲ့ ကမ္မာဇာန်ရက်များ)

ဟူ၍လည်းကောင်း တစ်ဆယ့်ငါးမိနစ်ကို တစ်မတ် ဟူ၍ သုံးစွဲထားပုံကို တွေ့ရ<sup>၃</sup>  
ပါသည်။

### ၃။ ၃။ ဝါကျွဲ့ဘန်

ခရီးလမ်း၌ တွေ့ကြံရသော အတွေ့အကြံများကို တင်ပြရာတွင် စာရေးသူတို့  
အဖွဲ့ ချပ်သင်းကိုးတောင်သို့တွင် အမေနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲသို့  
သွားရောက်ရာ ကန့်ဘလူဘူတာသို့အရောက်တွင် ဤ အမြန်ရထားကို ရှောင်ပေးရန်  
အတွက် ဓာတ္တလမ်းလွှဲထားရာမှ ခရီးဆက်ရန်အတွက် ရထားပြန်လည် ထွက်ခွာခြင်းကို-

“ဒီပြင်ခရီးသည်တွေ့လည်း အိပ်သူအိပ်၊ ငိုက်သူငိုက်နဲ့ ရထား  
ပြန်အထွက်မှာ အနားရထားလို့ ခွန်အားပြည့်နေတဲ့ မြင်းတစ်ကောင်လို  
ခွန်အားသစ်နဲ့ ဆောင့်ရှုန်းလိုက်တာလား၊ မသွားချင်နဲ့  
ဆောင့်ရှုန်း ထွက်လိုက်လေသလား၊ အိပ်ပျော်မျှေးငိုက်နေသူတွေ  
အားလုံး ဆောင့်နှီးလိုက်သလို လန်းဖျတ်သွားကြတယ်”<sup>၄</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

<sup>၁</sup> ညီပူလေး၊ ၂၀၀၆၊ ၁။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၂၃။

<sup>၃</sup> ညီပူလေး၊ ၂၀၀၆၊ ၁၃။

ဟူ၍ လုံးချင်းကြိယာဖြစ်သည့် ‘အိပ်’ ‘ဋိက်’ ‘ထွက်’ ‘ရ’ ‘ပြည့်’ ‘သွား’ ‘နှီး’ များဖြင့် ဝါကျကို တည်ဆောက်ထားသည်။ ‘ဆောင့်ရှန်း’ ဟူသော ကြိယာကို ခွန်အားသစ်နဲ့ ‘မသွားချင် သွားချင့်နဲ့’ ဟူသော အထူးပြုပုဒ်များဖြင့် ဆန့်ကျင်ဘက်အနက်သော ပေါ်လွင်အောင် ရေးဖွံ့ထားလေသည်။ ခရီးလမ်းတစ်လျှောက် သိပ္ပါစာရေးဆရာ သိပ္ပါမျိုးတင်က ကဗျာဆရာ ပိုင်စိုးဝေအား ချပ်သင်းကိုးတောင်ဘို့တွင် ဟောပြာမည့် အကြောင်းအရာများကို ပြောပြန်ခြင်းကို စာရေးသူက—

“တစ်ခါတလေလည်း ချပ်သင်းနဲ့ကိုးတောင်ဘို့မှာ ဟောပြာမယ့် အကြောင်းအရာတရှို့ကို နမူနာ အမြည်းပေးပြန်ရော၊ ကဗျာဆရာ မြည်းချင်နေတဲ့ အမြည်းမျိုးတော့ မဟုတ်ဘူးပေါ့”

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကိုချပ်သင်းရေ)

ဟူ၍ ဆန့်ကျင်ဘက်အနက်ကိုပြကာ နှစ်သက်ဖွယ် ရေးဖွံ့ထားသည်။

ချပ်သင်းမြို့သို့ စာရေးသူတို့အဖွဲ့၊ ရောက်ရှိကာ မနက်ခင်း အိပ်ရာစောစော ထခြင်းနှင့် ပတ်သက်၍ စာရေးသူက—

“၁၉ ရက်နေ့ မနက် အိပ်ရာက အရင်ဆုံးထသူကတော့ အသက် ၇၈ နှစ် ရှိပြီး တစ်နေ့ကို ၅မိုင် ပေါ်ဖွုဖြေလေး နေ့တိုင်း ပြေးနေတယ် ဆိုတဲ့ ဆရာသိပ္ပါမျိုးတင် မဟုတ်သလို လက်ဆည်ကန်ကနေ မက်လာတံတားအထိ မနက်တိုင်း လမ်းလျှောက်တဲ့ ကျွန်ုတ် မဟုတ်ဘူး၊ စိတ်လိုလက်ရနေ့တွေမှာ မန္တလေးတောင်ပေါ်ကို ခြေကျင်တက်လေ့ရှိတဲ့ ကဗျာဆရာပဲ ဖြစ်ပါတယ်။ ကဗျာဆရာထက် အရင်နှီးသူကတော့ ရေဝန်းကျောင်းဆရာတော် ဦးဇော် ပဲပေါ့”<sup>၁</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကိုချပ်သင်းရေ)

ဟူ၍ အငြင်းဝါကျများဖြင့် ပြလာပြီးမှ နောက်ဆုံးတွင် အဆိုဝါကျဖြင့် စာဖတ်သူကို အသိပေးထားပါသည်။ စာဖတ်သူအား သိလိုစိတ် နှီးဆွကာ မချင့်မရဲ့ ဖြစ်စေသော အရေးအသား ဖြစ်သည်။

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၈။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၁၄-၁၅။

ထို့ပြင် စာရေးသူတို့အဖွဲ့သည် ဘောက္ဍာဘုရားပွဲသို့အသွား ခရီးလမ်းတွင်  
တွေ့ခဲ့ရသော ထော်လာရှိနှင့် ပတ်သက်၍-

“သူ့ထော်လာရှိ နောက်တွဲမှာရော၊ ဒရိုင်ဘာနံဘေးမှာရော၊  
မိန်းကလေးတွေချည်း အပြည့်၊ ထွေလာဘောင်ပေါ် ထိုင်လိုက်ကြ  
တာမို့ ပြတ်ကျမနေရစ်အောင် တစ်ယောက်ခါး တစ်ယောက်ဖက်၊  
သူ့ပုံး ငါဆုပ်၊ ငါ့ပုံး သူကိုင်နဲ့ သနပ်ခါးကို ပါးမှာ ထူထူ  
ကွက်သူကကွက်၊ တချို့က နှုံးရော နာတံပါ လိမ်းသူကလိမ်း၊  
အောက်ခံအကြိုအပေါ်က ရှပ်အကြိုလက်ရှည် နှမ်းနှမ်းတွေ  
ထပ်ဝတ်သူကဝတ်၊ ကြယ်သီးအလုံးစွေ တပ်သူကတပ်၊ လျှို့တယ်  
ဆိုရုံ လျှို့သူကလျှို့၊ အကြိုစတွေ ဆံစတွေ လေမှာတလွင့်လွင့်နဲ့  
လမ်းနံဘေးမှာ အလွယ်ခူးလို့ရတဲ့ မီလျှုံဒေါ်လာခေါ်တဲ့ စဏ္ဍာပန်း  
တွေကို တစ်ခေါင်းလုံး ပန်သူကပန်နဲ့ ကျောက်ခွဲစက်တစ်စက်ကို  
အလုပ်သွားကြမယ့် အလုပ်သမလေးတွေပါ”

(ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍ ‘ကွက်သူကကွက်’၊ ‘လိမ်းသူကလိမ်း’၊ ‘ဝတ်သူကဝတ်’၊ ‘လျှို့သူကလျှို့’၊  
‘ပန်သူကပန်’ ကြိယာ+သူက+ကြိယာ ဟူသော ဟန်ချက်ညီဝါကျများကို သုံးကာ  
သရုပ်ဖော် ရေးဖွဲ့ထားသည်။

ထို့ပြင် ဘုရားပွဲသေး၏ ရှုခင်းကို-

“ပွဲပြန်တွေကတော့ အဆီပြန်တဲ့ မျက်နှာတွေနဲ့၊ အိမ်အပြန်  
လက်ဆောင်တွေကို ကြွောကြွောက်အိတ်ထဲ ထည့်သူထည့်၊ ဖက်နဲ့ထပ်  
နှီးကြီးနဲ့ သိုင်းလျက် ဆွဲသူကဆွဲ၊ ခေါင်းပေါ်ရှုက်သူကရှုက်၊  
တံဆိပ်ဆွာပြီး ပွဲခင်းထဲတင် ဝတ်ခဲ့သူရှိသလို ကျကျနှစ်  
ခေါက်သိမ်းပြီး စလွယ်သိုင်းထားတဲ့ အိတ်နဲ့ကြီးထဲ ထည့်သူ  
ကထည့်၊ မှန်ခေါင်းအုံး ဝါးသူကဝါး၊ ခါးလိုးရေခဲချောင်းကို  
စံရေမက်ရေ စားသုစား၊ ကျွန်းတော်လည်း ပွဲသွားတွေထဲက  
ပွဲသွားတစ်ယောက်ပဲ၊ ဘောက္ဍာပွဲဆိုတာ ဘယ်လို ပွဲခင်းကြီး

<sup>°</sup> ညီပါလေး၊ ၂၀၀၆၊ ၄၃-၄၄။

ပါလိမ့်၊ ဘာတွေရှိပါလိမ့်၊ ဘာတွေရောင်းလို့ ဘာတွေ ဝယ်ကြ  
တာပါလိမ့်၊ စိတ်စောမိတယ်။”

(ဒုဋ္ဌဝတီမြစ်ဆန် နွဲခြီးခရီး)

ဟူ၍ ဟန်ချက်ညီ အပြိုင်ဖွဲ့ကာ ‘ဘယ်’ ‘ဘာ’ ဟူသော အမေးစကားများနှင့်  
နှစ်သက်ဖွယ် ရေးဖွဲ့ထားသည်။

ထိုဝါကျများကြောင့် ပြေပြစ်မှု၊ လေးနက်မှု ဟူသော အာနိသင်များ ရရှိ  
ပေသည်။

ဝါကျအဖွဲ့နှင့်ပတ်သက်၍ အလေးပေးလိုသောအချက်ကို ထင်ရှားအောင်  
ဖွဲ့သောဝါကျကို အလေးပေးဝါကျဟု ဆိုသည်။ အလေးပေးဝါကျဟန်ကြောင့်  
စာရေးသူ အလေးပေးဖော်ညွှန်းလိုသော အချက်သည် ပို၍လေးနက်ထင်ရှားသွား  
လေသည်။

စာရေးသူတို့အဖွဲ့သည် မုံစွာမြို့ ပိဋကတ်စာကြည့်တိုက် (၅)နှစ်ပြည့်  
အထိမ်းအမှတ် စာပေဟောပြောပွဲသို့ သွားရောက်သည့်မြင်ကွင်းတွင် ကိုယ်စိုက်ယိုင့်  
သဘောကို အလေးပေးလိုသဖြင့် –

“ဇန်နဝါရီ ပထမပတ်ရဲ့ အညာဆောင်းရက်တွေဟာ အအေးစာတ်  
မကုန်သေးဘူး၊ အနွေးထည်ကိုယ်စိုး၊ လက်ဆွဲအိတ်ကိုယ်စီးနဲ့  
စာရေးသူတို့သုံးယောက် အတွေးကိုယ်စီးပိုက်ပြီး အောင်ကမ္မာကား  
ခေါ်ဆောင်ရာကို လိုက်လာခဲ့တယ်”<sup>၁</sup>

(သလ္ဗာဝတီဆောင်းနဲ့ နွဲးထွေးတဲ့လက်ဖဝါးများ)

ဟူ၍ ရေးဖွဲ့ထားသည်။ ရေးဟန်လေးလာရာတွင် ဝါကျထွေး စကားလုံးများကို  
နေရာတကျ ထားသို့မှုသည်လည်း အရေးကြီးပါသည်။ ညီပုလေးသည် သူ၏ဝါကျ  
များ၏ ကြိယာများကို အထူးအသုံးပြုကာ လူပ်ရှားသက်ဝင်လာအောင် ရေးဖွဲ့ထား  
သည်ကို တွေ့ရသည်။

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၅၈။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၈၄။

## ၃၁ ၄။ အလက်းသုံးဟန်

ခိုင်းနှင့်သူသည် အနှစ်းခံတစ်ခုကို စိတ်ကူးဉာဏ်ပေါ်သလို အနှစ်းအမျိုးမျိုးနှင့် ဥပမာပေး ခိုင်းနှင့်လေသည်။ အနှစ်းတစ်ခုတွင် ဂုဏ်အမျိုးမျိုး ရှိနှစ်သည်။ ခိုင်းနှင့်သူ၏ စိတ်ကူးသစ်များဖြင့် ဖန်တီးလိုက်သော အလက်းများသည် သစ်လွင်လျက် ရှိသည်။

စာရေးသူနှင့်အဖွဲ့သည် မွေတော်ကတ္ထားဘုရားသို့ရောက်ရာ ဘုရားပွဲ ကျင်းပ ပြီးစီး၍ ကျော်ရစ်သော ဈေးဆိုင်ခန်းများ၏မြင်ကွင်းကို-

“ကတ္ထားဘုရားပွဲ ကျင်းပထားတာ ကြာသေးပုံ မပေါ်ဘူး၊  
ပွဲဈေးဆိုင်းဟောင်းရဲ့ အမိုးတွေက ဂျိရခါးသီးစင်ကျယ်ကြီးလိုပဲ  
တစ်မျှော်တခေါ် မြင်ခဲ့ရတယ်”

(ဆွဲမျိုးများနဲ့ ကမ္မာဇာန်ရက်များ)

ဟူ၍ ဥပမာပေးခိုင်းနှင့်ကာ တင်ပြထားသည်။

မုချာကြားစင်တောင်ကို အိုင်ဗင်ဟိုကုမ္ပဏီက သူ၏အကျိုးစီးပွားအတွက် အမြတ်ထုတ် အသုံးချမှန်ပုံကို-

“အိုင်ဗင်ဟိုကုမ္ပဏီက ကြားစင်တောင်ကို ကိုတ်မုန်းကို ဓားနဲ့  
တစ်လွှာချင်း လိုးသလို လိုးလိုးလာလိုက်တာ တောင်က တော်တော်နိမ့်နော်”

(သလှာဝတီဆောင်းနဲ့ နွေးထွေးတဲ့လက်ဖဝါးများ)

ဟူသော မျက်မောက်မြင်သာသော ဥပမာအသုံးနှင့် ခိုင်းနှင့်ကာ ရေးဖွဲ့ထားသည်။

ထမင်းစားကောင်းသဖြင့် ပိုက်ကားနေသည်ကို-

“သူတို့သာ ဒီထမင်းဆိုင်မှာ ပါလာခဲ့ရင် ကျော်တို့လိုပဲ  
သူတို့နှင့်ရိုးတွေ ဖွင့်ထားတဲ့ဖဲထိုးကိုင်းလို ဖြစ်ကုန်လိမ့်မယ်”<sup>၂</sup>

(အအေးလိုင်းကိုအဆွဲခင်ပွုန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရော)

ဟူ၍ ရေးဖွဲ့ထားလေသည်။

<sup>၁</sup> ညီပူလေး၊ ၂၀၀၆၊ ၁၈၆။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၉၆-၉၇။

<sup>၃</sup> ညီပူလေး၊ ၂၀၀၆၊ ၃။

စာရေးသူတို့အဖွဲ့သည် ဘော်ကြိုဘုရားပွဲသို့အသွား မန္တလေး-ပြင်ဦးလှင်သွားကားလမ်းတွင် တွေ့ရသော ထော်လာရှိတစ်စီးပေါ်ရှိ လမ်းပြင်လုပ်သား အလုပ်သမလေးများနှင့် ထော်လာရှိမောင်းသူတို့၏ အပြုအမူများကို တဖော်တစောင်း အကဲခတ်ကာ စာရေးသူက-

“ထော်လာရှိမောင်းသူက သူညာဘက်ကထိုင်လာတဲ့ နှုတ်ခမ်းတူတူ မျက်လုံးပြုဗြို့ပြုဗြို့ ကောင်မလေးကို ချစ်ပင်ပိုးလာတယ် ထင်ပါရဲ့ ..... ချစ်ပင်ကိုပိုးလို့မှ မဝသေးခင် ချစ်ပင်တွေ ထုတ်လုပ်တဲ့ ကျောက်ခွဲစက်ကို ရောက်သွားမှာ စိုးတယ် ထင်ပါရဲ့”<sup>၁</sup> (ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍ ‘ချစ်ပင်ပိုး’ ဟူသော ရူပကအဖွဲ့ကိုသုံးကာ ရေးသားထားသည်။ အချစ် ဟူသော အနှစ်းခံကို အပင် ဟူသော အနှစ်းနှင့် ရှင်သန်ကြီးထွားလာသည့် ဂုဏ်ရည်ကို ထပ်တူပြု ရေးသားထားသည်။

လမ်းခရီးနှင့်ပတ်သက်၍ စာရေးသူက သာစည်းမှုကလောသို့ အသွားလမ်းခရီး၏ အခြေအနေကို-

“ရောက်နေတဲ့ချောင်းနဲ့ ယုဉ်လျက်လမ်းက စလုံးစခုဖြစ်နေတဲ့ ကျောက်ခဲတွေလည်း ကတ္တရာဇေးဆာလောင်နေတယ်”<sup>၂</sup>

(ဆွဲမျိုးများနဲ့ ကမ္မာဇာနေရက်များ)

ဟူ၍ လည်းကောင်း၊ မြင်းခြံမှ ပုဂံသို့ အသွားလမ်းခရီးကို-

“ကျွန်ုတ်ဖော်ဖြတ်သန်းခဲ့သမျှ လမ်းတွေဟာ မြောက်လမ်း၊ သဲလမ်းက မိုင်ခပ်များများ၊ ကတ္တရာဇေးလမ်းက ပေနည်းနည်းဆိုတော့ အရယ်အသော ဝါသနာပါတဲ့ ဖိုးနောင်(ဘူးကိုင်း)က ကတ္တရာပုံးမောက်ကျခဲ တာနဲ့ တူတယ်လို့ ပြက်လုံးထုတ်တယ်”<sup>၃</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ကန်ရောင်မိုင်တိုင်များ)

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၄၄။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၁၆၆။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၁၈-၁၁၉။

ဟူ၍လည်းကောင်း ကားလမ်းပျက်စီးနေသည်ဟု တိုက်ရှိက်မရေးဘဲ သွယ်စိုက်ကာ ဟာသစွ်က်ကာ သရော်ထားလေသည်။ ချပ်သင်းနယ်တွင် တိုက်ခတ်သော အေးမြှုန်းသည့် လေကို-

“ရထားအသေးနှင့်လေ တွဲက ခုန်ပေါက်ကြမ်းလေပါပဲ။ တိုးရွှေ တိုက်ခိုက်ချင်နေတဲ့ ရေခဲလေတွေအတွက် အကွက်ကောင်းပေါ့”<sup>၁</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျကျချပ်သင်းရေ)

ဟူ၍ တိုက်ခတ်သောလေသည် ရေခဲတွေ့ အေးမြှုနေသည်ကို ‘ရေခဲလေ’ ဟု သုံးနှုန်းလိုက်သော စာရေးသူ၏ အလက်သုံးဟန်ကို တွေ့ရလေသည်။

စာရေးသူတို့အဖွဲ့ သီပေါ်မြို့ ဘော်ကြို့ဘားပွဲသို့အသွား ဂုတ်ထိပ်တံတားကြီးပေါ်မှ ရထားဖြတ်သန်းခုတ်မောင်းစဉ် တံတားကြီးမှကြားရသော အသံနှင့်ပတ်သက်၍-

“တံတားကြီးဆီက တက္ခိုက္ခိုနဲ့ ညည်းသံကြားရတယ်ဆိုပဲ”<sup>၂</sup>

(ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍လည်းကောင်း၊ သီပေါ်စော်ဘွားကြီး ဆာစားချယ်၏ ဟောသို့ သွားရောက်ခဲ့ရာ ဟောဝင်းအတွင်းရှိ ဗောဓိညားပင်ကို လေတိုးသည့် အသံကို-

“ညားပွဲကို လေတိုးသံတွေက တရဲ့ခဲ့ကြားနေရတယ်”<sup>၃</sup>

(ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍လည်းကောင်း၊ ထိုခြိုဝင်းအတွင်း ရှိခဲ့သော ခွေးများ၏ အသံကို-

“တရာန်းဝါန်းနဲ့ ဟောင်နေကြတယ်ဆိုတဲ့ အယ်လ်ဒေးရှင်းကြီးတွေလည်း မတွေ့ခဲ့ရဘူး”<sup>၄</sup> (ဒုဋ္ဌဝတီမြစ်ဆန် နွေဦးခရီး)

ဟူ၍လည်းကောင်း၊ စာရေးသူတို့အဖွဲ့သည် မုံရာမြို့ရှိ ဖိုလ်ဝင်တောင်သို့ ဗင်ကားလေးဖြင့် သွားခဲ့ရာ ကား၏ အခြေအနေမကောင်းတော့ပုံကို-

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၃။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၅၁။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၇၆။

<sup>၄</sup> ညီပုလေး၊ ၂၀၀၆၊ ၇၈။

“လမ်းမှာကတည်းက တော်ရုံတန်ရုံ ကုန်းကမူလေးတွေကို ကောင်းကောင်း  
မတက်ချင်ဘူး၊ မီးသံ တောက်တောက် တောက်တောက် က  
ညံနေတယ်”<sup>၁</sup>

(သာလွှာဝတီဆောင်းနဲ့ နွေးထွေးတဲ့လက်ဖဝါးများ)

ဟူ၍ ‘တက္ခိုက္ခို’ ‘တခဲ့ခဲ့’ ‘တစ်နှုန်းစုနှုန်း’ ‘တောက်တောက်’ ဟူသော သက်ရှိ၊ သက်မဲ့  
အရာဝတ္ထုတို့၏ မြည်သံကို ထည့်သွင်းရေးဖွဲ့ထားသဖြင့် စာဖတ်သူအနေဖြင့်  
အသံများကို ကြားလာရကာ နှစ်သက်ဖွယ်ဖြစ်စေသော အလက်းသုံးနှုန်းဟန်ပင်  
ဖြစ်သည်။

ထို့ပြင် စာရေးသူတို့အဖွဲ့သည် ဖိုဝင်တောင်မှအပြန် ကားဒက္ခိုပေးသဖြင့်  
ခရီးဆက်မရတော့ဘဲ မုံရွာသုံး အခြားကားဖြင့်ပြန်ရန်အတွက် စောင့်ဆိုင်းစဉ်-

“ကျွန်တော်တို့ လည်ပင်းတွေလည်း ညောင်ရေတကောင်း  
ဖြစ်လာတယ်၊”<sup>၂</sup>

(သာလွှာဝတီဆောင်းနဲ့ နွေးထွေးတဲ့လက်ဖဝါးများ)

ဟူ၍ မျှော်ရလွန်းလို့ ‘လည်ပင်းရည်နေပြီ’ ဆိုသော သဘောမှလွန်ကာ  
‘ညောင်ရေတကောင်းပင် ဖြစ်လာသည်’ ဟု အလွန်အကျိုးဖွဲ့ဆိုထားသော အလက်း  
အသုံးဟန်ပင် ဖြစ်သည်။

စာရေးသူတို့အဖွဲ့ ပုံးမှုမှအပြန် ချောင်းမ ဆိုသည့် ကားစခန်းတွင် ထမင်း  
စားကြရာ စာရေးသူတို့အဖွဲ့၏ ထမင်းဟင်းမှာသံနှင့်ပတ်သက်၍-

“အရက်ကြော်ပြာပိုစတာတွေ အမျိုးစုံမှာရှိကြတဲ့ အရက်ကြော်ပြာ  
မော်ဒယ်လေးတွေတောင်မှ ကျွန်တော်တို့ ထမင်းမှာသံတွေ  
ကြားတော့ အဲ့အဲကြရတယ်၊”<sup>၃</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟော်ဂနီရောင်မိုင်တိုင်များ)

ဟူ၍ သက်မဲ့ဖြစ်သော ပိုစတာထဲမှ မိန်းကလေးများကပင် အဲ့အဲကြရတယ် ဟူ၍  
နှစ်သက်ဖွယ်ဖြစ်အောင် အလွန်အကျိုး ဖွဲ့ဆိုထားသည့် အလက်းသုံးနှုန်းဟန်ကို  
တွေ့ရသည်။

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၁၀၀။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၁၀၁။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၁၇၀။

စာရေးသူ၏ တင်စားရေးဖွဲ့ဟန်ကို သူ၏ စာများတွင် တွေ့ရသည်။ တင်စားရေးဖွဲ့ရာတွင် သက်မဲ့ကို သက်ရှိကဲသို့ ဒြပ်မဲ့ကို ဒြပ်ရှိကဲသို့ပြုကာ ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

စာရေးသူတို့အဖွဲ့သည် မန္တလေးမှ ချပ်သင်းကိုးတောင်ဘို့သို့ အမေန့် အထိမ်းအမှတ် စာပေဟောပြောပွဲအတွက် သွားရောက်ရန် နားလော်ကယ်ရထားနှင့် ခရီးနှင့်ခဲ့ရာ စာရေးသူတို့စီးလာသော ရထားသည် ကန့်ဘလူဘူတာမှအထွက် 'မဟာရွှေစည်ကြီးစေတီ' အကျော်တွင် အမြန်ရထားကျော်မည်ဖြစ်၍ ရထားရောင်ပေးရသည်ကို စာရေးသူက-

“ရထားက ဘူတာကထွက်ပြီး စေတီအလွန်မှာ ရပ်တယ်။  
ပြီးတော့ နောက်ပြန်ဆုတ်ပြီး လမ်းလွှံခံရတယ်။ မျက်နှာငယ်တဲ့  
မောင်မည်းမည်း သံလမ်းနံပါတ်တစ်ခုမှာ မျက်နှာငယ်ငယ်နဲ့  
ရပ်နေရတယ်။ သူကို ၅၅ အဆန်ဆိုတဲ့ မျက်နှာကြီး အမြန်  
ရထားက ကျော်မှာပို့ သူခများ လမ်းဖယ်ပေးရတာတဲ့”<sup>၁</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

ဟူ၍ ‘မျက်နှာကြီး’၊ ‘မျက်နှာငယ်’၊ ‘မျက်နှာငယ်နဲ့ ရပ်နေရတယ်’ ဟူ၍ ရထားလမ်းရောင်ပေးခြင်းကိုပင် လူသဘာဝနှင့် ထင်ဟပ်ကာ တင်စားရေးဖွဲ့ထားသည်။

ထို့ပြင် စာရေးသူတို့အဖွဲ့သည် ချပ်သင်းမြို့ရှိ ‘မြို့းဆက်သစ် စာကြည့်တိုက်’ သို့ သွားရောက်ခဲ့ရာ တွေ့ရသည့် မြင်ကွင်းကို-

“စာကြည့်တိုက်ဝင်း အဝင်ကနေ စာကြည့်တိုက်ထဲ လုမ်းကြည့်  
လိုက်တဲ့အခါ လူငယ်တစ်ချို့ စာဖတ်နေကြတယ်။ ပန်းရောင်စုံ  
လေးတွေ ပွင့်နေတာပါလား။ အလို့ သက်တုံးတစ်စင်းလည်း  
လင်းလက်လို့ ချပ်သင်းနယ်မှာ ပျောက်ကွယ်သွားတဲ့ စိမ်းညီးညီး  
သစ်တောလို့ သစ်တောပို့တွေ စာကြည့်တိုက်ထဲ ရောက်နေ  
ပါလား။ အလွန်မြန်တဲ့ လျှပ်ပြီးသံလိုက်ရထားတစ်စင်းလည်း  
ရှိနေတယ်”<sup>၂</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကျိုချပ်သင်းရေ)

<sup>၁</sup> ညီပါလေး၊ ၂၀၀၆၊ ၁၁။

<sup>၂</sup> ညီပါလေး၊ ၂၀၀၆၊ ၁၇။

ဟူ၍ အနာဂတ်လူငယ်များကို ‘ပန်းရောင်စုံ’၊ ‘သက်တဲ့’၊ ‘သစ်တောပို့’၊ ‘လျှပ်ပြီးသံလိုက်ရထား’ ဟု တင်စားရေးဖွဲ့ထားလေသည်။

စာရေးသူတို့အဖွဲ့သည် မန္တလေးမှ ချပ်သင်းကိုးတောင်ဘို့သို့ အမေနို့ အထိမ်းအမှတ် စာပေဟောပြောပွဲအတွက် ခရီးထွက်ခဲ့ရာ ကန့်ဘလူဘူတာသို့ အရောက်တွင် ညချမ်းအခါ ကောင်းကင်းမြှုတွေ့ရသော လမင်းကို-

“ကောင်းကင်းမှာ လမင်းက ထိန်ထိန်လင်းနေတယ်။ ရထားလမ်းနံဘေးက ရော်အိုင်လေးတွေမှာ နောက်ထပ် လမင်းတစ်စင်းက လင်းလာလိုက်၊ ပျောက်သွားလိုက် ‘လမင်းနစ်စင်းသာတဲ့ ငါးမည်ရည်ချမ်း’ လို့များ ကဗျာ ဖွဲ့ဆိုလေမလား”<sup>၁</sup>

(အအေးလိုင်းကိုအဆွေခင်ပွန်းဖွဲ့သူများနဲ့နောက်ကျကိုချပ်သင်းရေ)

ဟူ၍ ချွေဘို့၏ ညချမ်းကို ဖော်ကျူးရေးဖွဲ့ထားလေသည်။

စာရေးသူနှင့်အဖွဲ့သည် မုံရွာမြို့၊ ဆူတောင်းပြည့်ဘုရားကြီး ပိဋကတ်စာကြည့်တိုက် (၅)နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲသို့ သွားရောက်ခဲ့ရာ မုံရွာမြို့၊ ‘ခွေမန်း’ တည်းခိုခန်းတွင် တည်းခိုရသည်။ တည်းခိုရာအခန်း၏ အခင်းအကျင်းကို စာရေးသူက-

“ကျွဲန်တော်တို့သုံးယောက် နှစ်ယောက်အိပ် ကုတ်တင်တစ်လုံးနဲ့ တစ်ယောက်အိပ် ကုတ်တင်တစ်လုံး ထည့်ထားပြီး မှန်တင်ခုံ စားပွဲတစ်ခုရှုတဲ့ မိသားစုခန်းတစ်ခန်းထဲ ရောက်နေကြပါပေါ့လား။ ဖယောင်းတိုင်ဖီးရောင်အောက်မှာ ခေါင်းအုံးစွပ်တွေ အိပ်ယာခင်းတွေက သန့်ရှင်းပါတယ်ဗျာ၊ ချင်းတွင်းမြစ်ရေနဲ့ လျှော်ထားတာပါဗျာနဲ့ပြောနေကြသလိုပဲ”<sup>၂</sup>

(သလွာဝတီဆောင်းနဲ့ နွေးထွေးတဲ့လက်ဖဝါးများ)

ဟူ၍ သက်မဲ့ခေါင်းအုံးစွပ်၊ အိပ်ယာခင်းတွေက အသံထွက်၍ စကားပြောနေဟန် တင်စားရေးဖွဲ့ထားသည်။

<sup>၁</sup> ညီပူလေး၊ ၂၀၀၆၊ ၁၁။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၈၇။

ထို့ပြင် စာရေးသူတိမီသားစုသည် ပင်းတယမှ မန္တလေးသို့အပြန် ရွာင်လမ်းသို့ အရောက်တွင် အကျွဲအကောက်များသော အတက်အဆင်းလမ်းကို အသုံးပြုသွားလာ နေသော မော်တော်ကားများ၏ အခြေအနေကို-

“အဆင်းလမ်း မသိမသာလေး ဆင်းနေတယ် ထင်ရပေမယ့်  
တစ်ဘက်က တက်လာတဲ့ ကားကတော့ အမောတကော  
တက်လာသံ ကြားရတဲ့အခါ အတက်လမ်းရည်ရည်ကို စက်ကုန်  
ဟဲပြီး တက်လာရမှန်း သိသာနေတယ်”

(ဆွဲမျိုးများနဲ့ ကမ္မာဇာန်ရက်များ)

ဟူ၍ အတက်လမ်းမှ တက်လာသောကားသည် စက်ကုန်ဖွင့်၍ တက်လာရသည်ကို ‘အမောတကောတက်လာ’ ဟု တင်စားရေးဖွဲ့ထားသည်မှာ နှစ်သက်ဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသော ကမ္မာဇာုံ ဂုဏ်သိမ်းပတ်သက်သူ့ စာရေးသူက-

“ဒီတံတားကြီးဟာ သက်တမ်းစွဲနေပြီတဲ့။ ဟုတ်တယ် မဟုတ်ဘူး  
မပြောနိုင်ပေမယ့် တံတားကြီးပေါ်ကို မီးရထားဖြတ်သွားတဲ့အခါ  
ဖြည့်ဖြည့်ချင်းလည်း ခုတ်မောင်းရသတဲ့။ အဲဒီအခါမှာ တံတားကြီး  
ဆီက တက္ခာက္ခာနဲ့ ညည်းသံကြားရတယ်ဆိုပဲ”

(ဒုဋ္ဌဝတီမြစ်ဆန် နော်းခရီး)

ဟူ၍ တံတားကြီးသက်တမ်း နှစ်ပေါင်း(၁၀၀)ကျော်နေသောကြာင့် ဟောင်းနှင့် ယိုယ်းလာသဖြင့် ကြံ့ခိုင်မှုအားနည်းနေသည်ကို ‘တက္ခာက္ခာ’ မြည်သံနှင့် သက်မဲ့ကို သက်ရှိအဖြစ် တင်စားသုံးနှုန်းထားလေသည်။

ထို့ပြင် ချောင်းကူးတံတားပေါ်သို့ ကားနှင့်ဖြတ်သန်းသည့်အခါ-

“ချောင်းကူးတံတားက ကျော်တော့ မျက်နှာချင်းဆိုင်က ကားလာရင့်  
တစ်ဘက်ကားက ရပ်စောင့်ပေးရတယ်။ တံတားပေါ်မှာ ခင်းထားတဲ့  
ပျဉ်တစ်ချို့က သံတွေ ပြုတွေကိုနေပြီး ပျဉ်တွေက တော်ဇာတ်နဲ့  
ခေါင်းညိုတ်နေကြတယ်”<sup>၃</sup>

(ဒုဋ္ဌဝတီမြစ်ဆန် နော်းခရီး)

<sup>၁</sup> ညီပုလေး၊ ၂၀၀၆၊ ၈၇။

<sup>၂</sup> ညီပုလေး၊ ၂၀၀၆၊ ၅၁။

<sup>၃</sup> ညီပုလေး၊ ၂၀၀၆၊ ၅၁။

ဟူ၍ ပျဉ်ခင်းတွေလျှပ်နေခြင်းကိုပင် ခေါင်းညိုတ်နေသည်ဟု နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည်။

### ၃၁ ၅။ အဆက်အစပ်ဟန်

အဆက်အစပ်ဟန်သည် အတွင်းအဆက်အစပ်နှင့် ပြင်ပအဆက်အစပ် ဟူ၍ နှစ်ပိုင်းရှိရာ ဤစာတမ်းတွင် ပြင်ပအဆက်အစပ်ကိုသာ လေ့လာတင်ပြထားပါသည်။ ပြင်ပအဆက်အစပ်နှင့် ပတ်သက်၍ ရေးဟန်ပညာနိဒါန်းတွင်-

“စာရေးသူ၊ အကြောင်းအရာ၊ ရည်ရွယ်ချက်၊ စာဖတ်သူ စသည်  
တို့သည် စာတစ်ပုဒ်၏ပြင်ပရှိ အဆက်အစပ် အခြေအနေများ  
ဖြစ်သည်။ ထိုအခြေအနေများကို စာနှင့်ဆက်စပ်လေ့လာခြင်းသည်  
ပြင်ပအဆက်အစပ်ကို လေ့လာခြင်း ဖြစ်သည်”

ဟူ၍ ဖွင့်ဆိုထားသည်။

ရေးဟန်ကို လေ့လာရာတွင် စာရေးသူ၏ ဟန်ပန်အမူအရာ၊ သဘောထား၊  
ခံစားမှု၊ မှတ်ချက်တို့သည် သူ၏စာများတွင် အနည်းနှင့်အများ ထင်ဟပ်နေ  
တတ်သည်။ ညီပူလေး၏ စာများတွင်လည်း ဤသဘောကို တွေ့မြင်ရသည်။

စာရေးသူတို့ မိသားစုသည် တောင်ကြီးမြို့သို့ သွားရောက်လည်ပတ်ရာ  
စာရေးသူသည် မြစ်မီးတောင်ပေါ်မှ မြင်တွေ့ရသည် တောင်ကြီးမြို့၏ အခြေအနေကို-

“တောင်အောက်က မြင်ကွင်းတွေထဲမှာ အဆောက်အဦးတွေ  
အများစုက သစ်ပင်စုစု သစ်ပင်အုပ်အုပ်က ကျေပါးနေပြီ။  
တောင်ကြီးသူ တောင်ကြီးသားတွေအတွက် ယတော်အဖြစ် ချယ်ရိပင်၊  
ထင်းရှုံးပင်၊ ယူကလစ်ပင်တွေ စိုက်ပျိုးဖို့ အခါပေးတဲ့ ဖောင်  
ဆရာတွေ လိုအပ်နေရေးလား”

(ဆွဲမျိုးများနဲ့ ကမ္မာဇာန်ရက်များ)

ဟူ၍ ရေးဖွဲ့ထားရာ သစ်တော့သစ်ပင်နှင့် ပတ်သက်သော စာရေးသူ၏ အတွေး  
စိတ်ကူးကို မှန်းဆနိုင်သည်။

စာရေးသူက ဇရာဝတီမြစ် အနောက်ဘက်ကမ်းရှိ သဲချောင်းတွေနှင့်  
ပတ်သက်၍-

<sup>၁</sup> ခင်မင်၊ မောင်(ရန်ဖြူ)၊ ၂၀၁၁၊ ၂၃၅။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၁၆၁။

“နွှေနဲ့ဆောင်းမှာ ရေတစ်စက်မှမရှိ၊ ချောင်းတစ်ခု မဟုတ်သလိုပဲ၊ သူမှာ ဘာအပြစ်မှမရှိသလို၊ သူဟာ ဘတ်လိုက်တစ်ယောက် မဟုတ်သလိုပဲ။ သူဟာ ဘတ်ဝင်ခန်းတစ်ခန်းရဲ့ နောက်ခံကားချပ် ယောင်ဆောင်နေတယ်။ သဲချောင်းထဲမှာ ကြက်သွန်စိုက်ခင်းတွေ တွေ့ရပြန်တော့လည်း ချောင်းဆိုးချောင်းမိုက် မဟုတ်ပြန်ဘူး။ သူဝမ်းပိုက်ပေါ်မှာ တောင်သူတွေ ထွန်ကြပါစေ။ ယက်ကြပါစေ။ သူ ကြည်ကြည်ဖြေဖြိုး ခွင့်ပြေား ရိုက္ခာတွေ ထုတ်ပေးနေပြန် ပြီကော်။ သူချောင်းပြင်ထဲ မိုးရွာလို့ ရေတွေဒလဟော စီးကျ လာပြီး ကားတွေ၊ လူည်းတွေ၊ လူတွေ၊ နွားတွေ ရေစီးနောက် ပါကုန်တာ သူအဆိုး သူအလွန်လား။ ကျွန်တော်ကတော့ ချောင်းက ပြောမယ့် ဘတ်လမ်းတွေကို နားစွင့်နေမိတယ်။”<sup>၁</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနီရောင်မိုင်တိုင်များ)

ဟူ၍ အထက်အညာအောင်သတ် တွေ့ကြောသော ချောင်းတို့၏ သရပ်သဏ္ဌာန်ကို ဆန်းစစ်နေသော စာရေးသူ၏ ခံစားချက်အတွေးကို တွေ့မြင်ရသည်။

စာရေးသူတို့အဖွဲ့သည် စလင်းမြို့တွင် ကထိန်သွားရောက်ခင်းကျင်းပြီး အပြန်တွင် ပုဂံသို့ ခရီးဆက်ခဲ့ရာ ညောင်ဦးအနီးသို့အရောက် လမ်းခရီးနှင့်ပတ်သက်၍ စာရေးသူ၏ ခံစားရပုံကို—

“လမ်းကတော့ ချောက်မြို့ဝန်းကျင်ကလို အနိမ့်အမြင့် အကျွေးကောက်တွေ များတယ်။ ဒီတော့ ဇရာဝတီမြစ်ကိုလည်း မြင်လိုက်ရ၊ ပျောက်သွားလိုက်နဲ့၊ မြစ်ဇရာနဲ့ ကျွန်တော်တို့နဲ့ တူပုန်းတမ်း ကစားနေကြသလိုပဲ။ မထင်မှတ်ဘဲ ဘွားကနဲ့ တွေ့လိုက်ရတဲ့ ဇရာဝတီကတော့ ဘယ်လို့ခံစားရတယ်မသို့၊ ကျွန်တော်ကတော့ ပျော်မိ ကျော်ပိတယ်။ ခရီးသွားဖက် အဖော်ကောင်းတစ်ယောက်နဲ့တူတဲ့ ဇရာဝတီပါလား၊ ကျွန်တော်တို့ ခရီးမပန်းအောင် ကူညီနေတယ်လေ”<sup>၂</sup>

(ကြည်ပြာရောင်၊ လိမ္မာ်ရောင်၊ မဟောဂနီရောင်မိုင်တိုင်များ)

<sup>၁</sup> ညီပူလေး၊ ၂၀၀၆၊ ၁၂၃။

<sup>၂</sup> ညီပူလေး၊ ၂၀၀၆၊ ၁၂၁။

ဟူ၍ မရာဝတီမြစ်နှင့်ပတ်သက်ပြီး ခံစားရသော စာရေးသူ၏ ခံစားချက်ကို တွေ့ရ လေသည်။ 'မထင်မှတ်ဘဲ ဘွားကနဲ့တွေ့လိုက်ရတဲ့ မရာဝတီ' ဟူသော အသုံးကဲ့သို့ ဆရာတော်ဂျီ၏ ပုဂံမြို့ဟောင်းနှင့်ကျွန်းတော် စကားပြေတွင် ပုဂံသို့ခရီးထွက်ရာ မြစ်ကြောင်းမှသာ သွားလိုပုံ၊ ပေါ်သောင်းနတ်သမီးကမ်းပါးကို ကျော်မှသာ ဘွားကနဲ့တွေ့လိုက်ရသော ပုဂံမြင်ကွင်းကို ခံစားမိပုံ စသည့် ဆရာတော်ဂျီ၏ အတွေးစိတ်ကူးမျိုးပင် ဖြစ်သည်။

စာရေးသူတို့အဖွဲ့သည် ချပ်သင်းကိုတောင်ဘို့ အမေနေ့၊ အထိမ်းအမှတ် စာပေဟောပြောပွဲအတွက် သွားရောက်ရာ ရာသီဥတုအေးသဖြင့် မီးလှုံးနေကြသည်ကို တွေ့ရာ—

“ဆိုင်ရှေ့မှာ ပကာသားထင်းချောင်းရည်တွေ့ကို မီးဖိုပြီး မီးလှုံးနေကြသူတွေ ရှိတယ်။ ကျွန်းတော်တို့ ရောက်လာသည့်အခါ မီးလှုံးချင်ရင် လှုံးရအောင် မီးဖိုနားက သူတို့ ဖယ်ပေးကြတယ်။ အိမ်ရှင်တွေ ဖယ်ပေးပေမယ့် မီးဖိုနားမှာ ချမ်းနေရှာတဲ့ ဆီပုံးနှစ်ပုံးက ကျွန်းရှစ်တယ်။ ချပ်သင်းဆောင်းက ဆီပုံးတွေပါ မီးလှုံးကြရတာပါလား”<sup>၁</sup>

(အအေးလှိုင်းကိုအဆွဲခင်ပွန်းဖွဲ့သူများနဲ့နောက်ကျိုကိုချပ်သင်းရေး)

ဟူ၍ မြန်မာလူမျိုးတို့သည် ရှေးအစဉ်အဆက် ပဲဆီ၊ နှမ်းဆီတို့ကို ကိုယ်တိုင် ကြိတ်ကာ သုံးစွဲခဲ့ကြသော်လည်း ယခုအခါ တိုင်းတပါးမှ ဝင်လာသော စားအုန်းဆီ များကိုသာ သုံးစွဲနေကြရသည်။ ထိစားအုန်းဆီများသည် လူတို့၏ကျွန်းမာရေးနှင့် မကိုက်ညီဘဲ ရာသီဥတုအေးလွန်းပါက အဆီးအဖြစ်သို့ ရောက်သွားသဖြင့် အရည်ပျော် စေရန်အတွက် မီးနှင့်အပူပေးရသည်ကို သရော်ဟန်စွက်ကာ ရေးသားထားခြင်းဖြစ်သည်။

<sup>၁</sup> ညီပူဇော်၊ ၂၀၀၆၊ ၁၆။

## ခဲ့ခဲ့သုံးသပ်ချက်

ညီပူလေးသည် ဒိဋ္ဌလောကဝန်းကျင်ရှိ အဖြစ်အပျက်များနှင့်တကွ လူကိစ္စ၊ လူအမှာအရာကို ပေါ်လွင်အောင် ဖွဲ့ဆိုနိုင်စွမ်းရှိသည့် စာရေးဆရာတစ်ဦး ဖြစ်သည်။ ညီပူလေးသည် သူခရီးထွက်ရာ လမ်းတစ်လျှောက်ရှိ ဒိဋ္ဌဓမ္မလောက အဖြစ်အပျက်များကို မြင်ခဲ့သည်။ တွေ့ခဲ့သည်။ ထိုသို့ မြင်ခဲ့၊ တွေ့ခဲ့သော လူတို့၏အမှာအရာ၊ လူတို့၏ကိစ္စကို ပန်းချိဆရာနှင့်တူသော စာရေးသူက စတ်ချက်ကောင်းကောင်းဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ညီပူလေး၏ ရေးဟန်သည် သွက်လက်ပေါ့ပါးပြီး ပပ်ချင်ချင်ရေးဖွဲ့တတ်သော ရေးဟန် ဖြစ်သည်။ စာရေးသူသည် သွားရောက်ခဲ့သော ခရီးစဉ်များကို ဖြစ်စဉ်ပြအဖွဲ့ဖြင့် ရေးဖွဲ့ကာ သရုပ်ဖော်အဖွဲ့များ မွမ်းမြဲးရပ်လုံးကြအောင် တင်ပြထားသည်။ ထိုသို့ ပေါ်လွင်ထင်ရှားအောင် အကောင်အထည်ပြ စကားလုံးများ၊ ကြိယာစကားလုံးများကို အထူးအသုံးပြုကာ ရေးဖွဲ့ထားသည်။ ပြောသူနာမ်စား ကျွန်ုတော်ကို သုံးစွဲကာ ဝိသေသအသုံးများ၊ လူပ်ရှားမှုပြအသုံးများ၊ အခြေအနေပြအသုံးများ၊ သုံးနေကြ မဟုတ်သော အသုံးများ၊ စာရေးသူ၏ ပင်ကိုယ်ဟန်ဟု ပြောနိုင်သော အသုံးများဖြင့် ဝေဝေဆာဆာ ရေးဖွဲ့ထားသည်။ စာရေးသူ ဆိုလိုချင်သောအဓိပ္ပာယ်ကို စကားလုံးများက ဖော်ပြနေသည်။ အကြောင်းအရာကို ခွင့်ခွင့်မြှုံးမြှုံးနှင့် သရော်ပြောဆိုထားသည်ကို တွေ့ရသည်။ စာရေးသူ၏ လေသံကို တွေ့ရသည်။ စာရေးသူ၏ ဆိုလိုချက်ကို ထိုလေသံမှ သိရှိနိုင်သည်။

စာရေးသူ၏ ရေးဟန်ဟု ဆိုရမည့် အရောင်နှင့်ပတ်သက်သော ခြယ်မှန်းရေးသားမှုကို အထူးပင် တွေ့ရသည်။ ဒဂုံနှင့်တာရာသည် အရောင်ကိုဖော်ပြသော စကားလုံးများကို သုံးခြင်းသည် ဒဂုံနှင့်တာရာ၏ ဟန်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထိုကဲ့သို့ပင် ညီပူလေးသည်လည်း ဒဂုံနှင့်တာရာ၏ ရေးဟန်ကို နှစ်သက်သော စာရေးဆရာတစ်ဦးဖြစ်ကြောင်း သတိပြုမြို့ပါသည်။

## နိဂုံး

ဤသို့ ညီပူလေး၏ ဝတ္ထုတို့များကို လေ့လာရခြင်းဖြင့် ညီပူလေး၏ အကြောင်းအရာတင်ပြဟန်၊ စကားသုံးနှုန်းဟန်၊ အရေးအဖွဲ့ဟန်တို့သည် ရသစာပေဖြစ်သော ဝတ္ထုအရေးအသား လေ့လာသူတို့အတွက် နည်းယူစရာဖြစ်ကြောင်း ထင်မြင်မိပါသည်။ သူ၏ရေးဟန်ထူးခြားမှုကြောင့် သူ၏စာကို နှစ်သက်ခံစားမိရှု ဤစာတမ်းကို ရေးသားရခြင်း ဖြစ်ပါသည်။

## ကျမ်းကိုးစာရင်း

### မြန်မာဘာသာ

ခင်မင်၊ မောင် (ရန်ဖြူ)။ (၁၉၅၅)။ ဟန်အမျိုးမျိုးအကြောင်း၊ သရုပ္ပမဂ္ဂင်း၊ အမှတ် (၁၄)။ ရန်ကုန်၊ အနော်မာစာပေ။

ခင်မင်၊ မောင် (ခန့်ဖြူ)။ (၂၀၁၁)။ ရေးဟန်ပညာနီဒါနီး။ ရန်ကုန်၊ စိတ်ကူးချို့ချို့စာပေ။

ညီပူလေး။ (၂၀၀၆)။ ကြည်ပြာရောင်၊ လိမ္မာ့ရောင်၊ မဟောဂနီရောင် ရွှေမြော်ခင်းများ။ ရန်ကုန်၊ မိုးစက်စာပေ။

ညီပူလေး။ (၂၀၀၅)။ ဝထ္ဗုတိပေါင်းချုပ်။ ရန်ကုန်၊ စိတ်ကူးချို့ချို့စာပေ။

ညီပူလေး။ (၂၀၁၇)။ ထက်မြက်တဲ့ ဓားသွားပေါ်က ချို့မြှေ့များရည်စက် (၈-ကြမ်)။ ရန်ကုန်၊ Media Ribbon Publishing House။

တာရာ၊ ဒဂုံနှင့် (၁၉၆၇)။ စာပေသဘောတရား၊ စာပေဆောင်ရေး၊ စာပေလုပ်ရှားမှူး။ ရန်ကုန်၊ နှုံသာစာပေ။

တက်တိုး။ (၁၉၆၃)။ ..... နှင့်စာပေ ။ ရန်ကုန်၊ မိုးညီးပန်းစာပေ။

မြန်မာစာအဖွဲ့။ (၂၀၁၁)။ အက်လိပ်-မြန်မာအဘိဓာန်။ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တို့က်။

သူရိယကန္တိ။ (၁၉၅၇)။ ဝထ္ဗုရေးလိုပေါ်။ ရန်ကုန်၊ သိဒ္ဓပုံနှိပ်တို့က်။

### အင်လိပ်ဘာသာ

Morner, Kathleen & Ralph, Raush, (1998), NTC's Dictionary of Literary terms, NTC Publishing Group Lincoln Wood, Illinois.